

အေပိတူပိတူ

AWIG-AWIG

ကျေးဇူးတင်ပေးကြရမည့်

DESA PAKRAMAN JAGARAGA



ကျေးဇူးတင်ပေးကြရမည့်

DESA JAGARAGA

ကျေးဇူးတင်ပေးကြရမည့်

KECAMATAN SAWAN

ကျေးဇူးတင်ပေးကြရမည့်


KABUPATEN BULELENG

အပိတူပိတူ

AWIG-AWIG

ကျေးဇူးတင်ပေးကြပါက

DESA PAKRAMAN JAGARAGA



ကျေးဇူးတင်ပေးကြပါက

DESA JAGARAGA

ကျေးဇူးတင်ပေးကြပါက

KECAMATAN SAWAN

ကျေးဇူးတင်ပေးကြပါက

KABUPATEN BULELENG

ပိဏာဏိယဒေသကဏ္ဍ

PIDAGING MAKA BANTANG

ဒေဝိဗျူဟိဂုဏ်ပညာပညာပညာပညာ

AWIG-AWIG DESA PAKRAMAN JAGARAGA

ဗျူဟိဗျူဟိ

MURDHA-CITTA.....

ပထမဗျူဟိ

ဟာကန္တိဗျူဟိဗျူဟိ

PRATHAMAS SARGAH

ARAN LAN WAWIDANGAN DESA

ဒုတိယဗျူဟိ

ပထမဗျူဟိဗျူဟိ

DWITYAS SARGAH

PAMIKUKUH LAN PATTIS

တတိယဗျူဟိ

ပထမဗျူဟိဗျူဟိ

TRITIYAS SARGAH

SUKERTHA TATA PAKRAMAN.....

ပထမဗျူဟိဗျူဟိ

Palet 1 Indik Krama

ပထမဗျူဟိဗျူဟိ

Palet 2 Indik Prajuru

ပထမဗျူဟိဗျူဟိ

Palet 3 Indik Kulkul

ပထမဗျူဟိဗျူဟိ

Palet 4 Indik Paruman.....

ပထမဗျူဟိဗျူဟိ

Palet 5 Indik Druwen Desa

သတို့မေ့သို့ကဏ္ဍ
CATURTHAS SARGAH

ပက္ခဏါ၂၆၂ ပကာဏ္ဍကဏ္ဍ
Palet 6 Panyanggran Banjar

သုက္ခမေ့မေ့မေ့မေ့ကဏ္ဍ
SUKERTHA TATA AGAMA

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 1 Indik Dewa Yadnya

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 2 Indik Rsi Yadnya

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 3 Indik Pitra Yadnya

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 4 Indik Manusa Yadnya

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 5 Indik Bhuta Yadnya

ပက္ခဏါသို့ကဏ္ဍ
PANCAMAS SARGAH

သုက္ခမေ့မေ့မေ့မေ့မေ့
SUKERTHA TATA PAWONGAN

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 1 Indik Pawiwahan.....

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 2 Indik Nyapihan.....

ပက္ခဏါ၂၆၂ ပါနိန္ဒါဒွယက္ခ
Palet 3 Indik Sentana

ធម្មស្តវកថា
SASTHAS SARGAH

បក្សទៅ១១ហិទ្ធិត្យវិសាតិ
Palet 4 Indik Warisan.....

សូត្រទៅទៅទៅបក្សមហាតិ
SUKERTHA TATA PALEMAHAN

បក្សទៅ១៣ហិទ្ធិត្រាយ
Palet 1 Indik Bhaya.....

បក្សទៅ១២ហិទ្ធិត្រាយវាចាពេជ្រត្រិវិសាតិ
Palet 2 Indik Karang, Tegal, Carik

បក្សទៅ១២ហិទ្ធិត្រាយបុរាណតិ
Palet 3 Indik Papayonan.....

បក្សទៅ១១ហិទ្ធិត្រាយព្រាតិ
Palet 4 Indik Wawalungan.....

បក្សទៅ១១ហិទ្ធិត្រាយព្រាតិ
Palet 5 Indik Wawangunan.....

សប្តមស្តវកថា
SAPTAMAS SARGAH

វិសារាណតាមិណ្ឌា
WICARA LAN PAMINDANDA.....

បក្សទៅ១៣ហិទ្ធិត្រិវិសារា
Palet 1 Indik Wicara.....

បក្សទៅ១២ហិទ្ធិត្រាយពិណ្ឌា
Palet 2 Indik Pamidanda

ធម្មស្តវកថា
ASTAMAS SARGAH

ក្សបុក្សបុហិក្ខុបិក្ខុបិក្ខុ
NGUWAH-NGUWUHIN AWIG-AWIG ..

နဝမာဗျာကရ

NAWAMAS SARGAH

နာဗျာ

SAMAPTA

មុនសិទ្ធិ

MURDHA-CITTA

ក្នុងនាមសិវ្វយស្វរោមសិដ្ឋិ

Om Aweighnam Astu Nama Siddham

ឧបរោហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

Malarapan saking asung kerta waranugraha Ida Sanghyang Widhi Wasa

ពាហុត្រីតិសាហ្សិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

ngawentenang kahuripan sakala niskala ring Bhuwana Agung lan

ភូមិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

Bhuwana Alit. Manut dresta, desane wantah pawakan pasayuban krama

ភូមិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

desa rawuhing kulawarga pawongannia. Desane keanggehang Bhuwana

ភូមិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

Agung pawongannia soang-soang pinaka Bhuwana Alit.

ពាហុត្រីតិសាហ្សិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

Sotaning Bhuwana Agung, desane wantah pawakan Bhuwana maurip

ពាហុត្រីតិសាហ្សិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

jangkep saha Tri Hita Karana luwire :

ហា ប៉ាហ្សិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

ha. Parhyangan, sahananing kahyangan, panyiwian desa genah ngarcana

ពាហុត្រីតិសាហ្សិវិហស្សានិហស្សិនិហោរោរុក្ខហោត្មាសិហ្សិវិដិហោ

Ida Sanghyang Parama Wisesa, maka jiwatman desane.

នា ១១ បក្សមហាគិរី ទេវតុរសេន្យបុព្វបុត្រ ឧស្សាហកម្ម សិក្សា ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ កម្ពុជា
na. Palembang, tanah kakuwuban desa sinanggeh stula sariraning desane.
នា ១១ បក្សមហាគិរី ទេវតុរសេន្យបុព្វបុត្រ ឧស្សាហកម្ម សិក្សា ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ កម្ពុជា

ca. Pawongan, krama saha warga desa maka sami maka pawakan Tri Kaya,
ឧបត្ថម្ភសេវាសម្រាប់ប្រជាជនក្នុងភូមិ និងសហគ្រាស ឧបត្ថម្ភសេវា

mawanan desane sida molah maprawerti.

ហេតុអ្វីបានជាយើងមិនមែនជាមនុស្សទេវតា មិនមែនជាមនុស្សមហានិរ្ញាតិទេ

Adung patemoning Bhuwana kalih, malarapan Canti Jagathita,
សិក្សាស្រាវជ្រាវ ឧបត្ថម្ភសេវាសម្រាប់ប្រជាជនក្នុងភូមិ និងសហគ្រាស ឧបត្ថម្ភសេវា

sinanggeh murdhaning prayojana pangriptaning Awig-awig Desa Pakraman.

ប្រតិបត្តិការសេវាសម្រាប់ប្រជាជនក្នុងភូមិ និងសហគ្រាស ឧបត្ថម្ភសេវា

Pinaka putusing paseban wastu prasida prayojanan mami kabeh
ប្រតិបត្តិការសេវាសម្រាប់ប្រជាជនក្នុងភូមិ និងសហគ្រាស ឧបត្ថម្ភសេវា

Prasama angidep muwah amagehaken kadi linging Awig-Awig iki.

ក្លោងទ្រង់ ក្លោងទ្រង់ ក្លោងទ្រង់ ក្លោងទ្រង់ ក្លោងទ្រង់

Om Santi, Santi, Santi Om

ပုဏ္ဏားသွင်ကော

PRATHAMAS SARGAH

ဟဟကွတ်ပိဏကော

ARAN LAN WAWIDANGAN DESA

ဟဟဟပါကော

Pawos 1

ကောကောဟဟဟကောကောကောကောကောဟဟဟကောကောကောကောကော

(1) Desa pakraman puniki mawasta Desa Pakraman Jagaraga.

ကောကောကောကောကောကောကောကောကောကောကောကော

(2) Jebar kakuwub wawidangannyane mawates Nyatur Desa

ဟဟဟဟဟဟဟဟ

inggih punika :

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ha. Sisi Wetan/Kangin : Tukad Daya.

ကောကောကောကောကောကောကောကောကောကောကောကော

na. Sisi Kulon/ Kauh : Tukad Gelung Sangsit.

သဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ca. Sisi Kidul/Kaja : Palemahan Desa Pakraman Menyali.

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ra. Sisi Lor/Kelod : Palemahan Desa Pakraman Bungkulan

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

Lan Desa Pakraman Sangsit.

ဤဘာသာစကားကိုရေးစီစဉ်ရာ၌ ပဲခူးတိုင်းဒေသကြီး အစိုးရကော်မတီ၏
အကြံပေးချက်များကို အခြေခံ၍ ရေးသားခဲ့ပါသည်။

(၁) Desa pakraman Puniki kawangun antuk Limang Banjar Pakraman

ဟိုဒိုဒိုပုဏ်းကား :

inggih punika :

ဟေ့ဘာသာစကားကိုရေးစီစဉ်ရာ၌

ha. Banjar Pakraman Tri Wangsa.

ခေ့ဘာသာစကားကိုရေးစီစဉ်ရာ၌

na. Banjar Pakraman Kangin Luan.

ခေ့ဘာသာစကားကိုရေးစီစဉ်ရာ၌

ca. Banjar Pakraman Kangin Teben.

ကေ့ဘာသာစကားကိုရေးစီစဉ်ရာ၌

ra. Banjar Pakraman Kauh Luan.

ခေ့ဘာသာစကားကိုရေးစီစဉ်ရာ၌

ka. Banjar Pakraman Kauh Teben.

ဒွိဝိသုဗ္ဗကား

DWITYAS SARGAH

ပဲခူးတိုင်းဒေသကြီး အစိုးရကော်မတီ

PAMIKUKUH LAN PATITIS

ပာဝါဒါ

ៗគាតេបន្ទាបនូវនិរន្តរភាពបង្កើតឡើងនូវសុខុមាលភាពដល់៖

Desa Pakraman Puniki ngamanggehang Pamikukuh utawi Dasar :

ក្រុង បក្សាធីបាល

(1) Pancasila

ក្រុង ឧបទ្វីបឥណ្ឌូនេស៊ី

(2) UUD 1945

ក្រុង បណ្ឌិតវិទ្យាល័យស្រីរាជានិរន្តរភាព

(3) Pasuaran Guru Wisesa sane Kamanggehang.

នូវទ្រឹស្តីសាសនាសាសនាសាសនាសាសនាសាសនាសាសនា

(4) Tri Hita Karana manut Sada Cara Agama Hindu.

បុរាណវិទ្យា

Pawos 3

ក្រុង បណ្ឌិតវិទ្យាល័យស្រីរាជានិរន្តរភាព

Luir Patitis Desa Pakraman :

ក្រុង ក្រុងស្រីរាជានិរន្តរភាពសាសនាសាសនាសាសនា

(1) Ngukuhang miwàh ngarajegang Agama Hindu

ក្រុង ក្រុងស្រីរាជានិរន្តរភាពសាសនាសាសនាសាសនា

(2) Nginggilang tata prawertine Maagama.

ក្រុង ក្រុងស្រីរាជានិរន្តរភាពសាសនាសាសនាសាសនាសាសនាសាសនា

(3) Ngerajegang kasukertan Desa saha Pawongania Sakala lan Niskala.

တိတိယာဇာ

TRITIYAS SARGAH

သုက္ခမာတုပက္ခယာဇာ

SUKERTHA TATA PAKRAMAN

ပက္ခယာဇာ

Palet 1

ဟိန္ဒိန္ဒြာယ

Indik Krama

ပက္ခယာဇာ

Pawos 4

၃၁။ သုက္ခမာတုပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယ

- (1) Sane kabawos Krama Desa inggih punika : Kulawarga sane Magama
ဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယ
Hindu sampun Marabian utawi Mawiwaha, Ngalinggihin Karang Desa
ဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယ
inggihan nenten saha nyungsung Kahyangan Desa.

- ၃၂။ သုက္ခမာတုပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယ
(2) Sajaba punika sinanggeh Tamiu, sane kabinayang dados Kalih inggih
ဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယပက္ခယာဇာဟိန္ဒိန္ဒြာယ
punika Krama Tamiu sane Magama Hindu miwah Tamiu siosan Hindu.

၇၇၇

ဟုဘဝပါ ၅၅

Pawos 5

၇၇၇၇ ဟုဘဝပါ ၅၅

Desa Pakraman Puniki wantah Kuuban.

ဟုဘဝပါ ၅၅

Pawos 6

ကေမိဟုဘဝပါ ၅၅ ဟုဘဝပါ ၅၅

Kawit dados Krama Desa lan Panemayan tedun makrama desa :

ဟုဘဝပါ ၅၅ ဟုဘဝပါ ၅၅

(1) Kawit dados krama desa :

ဟုဘဝပါ ၅၅ ဟုဘဝပါ ၅၅

ha. Mawiwit sangkaning Pawiwahan.

ကေမိဟုဘဝပါ ၅၅ ဟုဘဝပါ ၅၅

na. Mawiwit sangkaning ngarereh Pangupa Jiwa Jenek malinggih ring

၇၇၇၇ ဟုဘဝပါ ၅၅ ဟုဘဝပါ ၅၅

Desa Pakraman, Patilar saking Rahayu saha makta Likita

ကေမိဟုဘဝပါ ၅၅

Saking kesahe.

၉။ ပရိယယာဂ္ဂါယနဂ္ဂါယနာယကစ

(2) Panemayan tedun makrama Desa :

၁။ သက္ကလိပဒိပဟရိ၊ သမယုက္ကပသယဝသံပဒါက

ha. Sangkaning Pawiwahan : Sasampun Ngelaksanayang Upacara

ပဒိပဟရိကရေယာယိယုဂ္ဂါယနဂ္ဂါယနာယကစ

Pawiwahan Manut Dresta ritatkala Piodalan Ageng ring Pura

သက္ကလိပဒိပဟရိ၊ သမယုက္ကပသယဝသံပဒါက

Dalem keni Panerag ngelantur keni Urunan akchnyanc Manut

ဟာပုၤ။

Pararem.

၂။ သက္ကလိပဒိပဟရိ၊ သမယုက္ကပသယဝသံပဒါက

na. Sangkaning ngarereh pangupa jiwa, Tigang Sasih tur sampun naur

ပဒိပဟရိကရေယာယိယုဂ္ဂါယနဂ္ဂါယနာယကစ

pananjung Batu manut Pararem .

၁။ ပဒိပဟရိ၊ သမယုက္ကပသယဝသံပဒါက

(3) Uger - uger indik Pah - pahan Krama lan Tedun Makrama manut

သက္ကလိပဒိပဟရိ၊ သမယုက္ကပသယဝသံပဒါက

Dresta lan Pararem.

ហុបវាសិកា

Pawos 7

ចៅហ្វាយភូមិសាស្ត្រ

Tategenan Krama Desa :

ក្រុមហ៊ុនសហគមន៍ភូមិសាស្ត្រសម័យថ្មីភូមិសាស្ត្រប្រទេសកម្ពុជា

(1) Sahanan Krama Desa sami kakeninin Tategenan (Paturunan,

ហ្វេស៊ីស្តប្រទេសកម្ពុជា

Paperson lan Ayahan) mamungkul.

ក្រុមហ៊ុនសហគមន៍ភូមិសាស្ត្រសម័យថ្មីភូមិសាស្ត្រប្រទេសកម្ពុជា

(2) Balu Lanang wiadin Istri wantah keni Ayahan, Paturunan lan

ហ្វេស៊ីស្តប្រទេសកម្ពុជាសហគមន៍ភូមិសាស្ត្រសម័យថ្មីភូមិសាស្ត្រប្រទេសកម្ពុជា

Paperson Luput, sakewanten rikala Penyepian keni Paturunan

ប្រទេសកម្ពុជា

Pah Kalih.

ក្រុមហ៊ុនសហគមន៍ភូមិសាស្ត្រសម័យថ្មីភូមិសាស្ត្រប្រទេសកម្ពុជា

(3) Krama Desa Tri Wangsa keni Paturunan ring Pujawali Pura Dalem,

ហ្វេស៊ីស្តប្រទេសកម្ពុជាសហគមន៍ភូមិសាស្ត្រសម័យថ្មីភូមិសាស្ត្រប្រទេសកម្ពុជា

Penyepian, Melasti/ Mekiis Pah Kalih.

ក្រុមហ៊ុនសហគមន៍ភូមិសាស្ត្រសម័យថ្មីភូមិសាស្ត្រប្រទេសកម្ពុជា

(4) Sekaa Gong Luput Ayahan, wantah keni Paturunan lan Paperson,

សហគមន៍ភូមិសាស្ត្រសម័យថ្មីភូមិសាស្ត្រប្រទេសកម្ពុជា

Sajabaning Panumbasan Bebek lan Siap.

ဟူယယုမပိၤၤဂဲၤဒါးၤဝဲၤမူၤ

ha. Mayusa Pitung Dasa Warsa.

ဟူၤမိၤလၢပိၤၤဂဲၤတူၤမိၤဂဲၤဟူၤဝဲၤဒါးၤဝဲၤမူၤဟူၤတူၤမိၤဂဲၤဟူၤမူၤ

na. Sinalih Tunggil Okane Lanang sampun marabian tur Makrama.

ဟူၤမူၤတူၤမိၤဂဲၤတူၤမိၤဂဲၤဟူၤမူၤတူၤမိၤဂဲၤတူၤမိၤဂဲၤဟူၤမူၤ

ca. Sangkaning keni Gering utawi Sungkan tan mresidayang nambanin

ဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤ

(3) Ngampel mateges nutug ayahan antuk arta (Jinah) akehnyane

ဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤ

Manut Dresta lan Pararem Santukan magenah ring Dura Desa.

ဟူၤတူၤမိၤဂဲၤ

Pawos 9

ဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤ

Swadharmaning Krama Desa :

ဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤ

(1) Anut Satinut ring daging Awig-awig miwah Pararem-pararem.

ဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤ

(2) Nyanggra indik bebecikane ring desa rawuhing prabeyan ipun

ဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤဟူၤတူၤမိၤဂဲၤ

Manut pararem.

၅။ နေ့မတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

(3) Krama Desa sane madruwe Oka sampun Mayusa Telulas Warsa

မဟေတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

Patut masadok ring Prajuru ngelantur mangda ngranjing dados

ဝေတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

Angga Sekaa Truna.

၆။ မဟေတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

(4) Patut nguningayang ring Kelian Desa prade :

၇။ မဟေတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

ha. Madue oka embas.

၈။ နေ့မတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

na. Kapiulangan seda.

၉။ နေ့မတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

ca. Nerima Tamiu Lanang wiadin Istri jantos marerepan.

၁၀။ နေ့မတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

ra. Kapanca Bhaya.

၁၁။ မဟေတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

ka. Okane kaambil / ngambil rabi (mawiwaha)

၁၂။ မဟေတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

da. Palas marabi.

၁၃။ မဟေတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာတုမာ

ta. Ngawangun prade mamurug wenang keni pamidanda

ဃာနုဗာမာပုဗျါ။

manut Pararem.

၁။ ကျွန်ုပ်တို့၏ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အသုံးပြုရန် အားပေးပါ။

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning

၇။ နတ်ဘုရား၏ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အသုံးပြုပါ။

seosan sane sampun kasungkemin manut Pararem.

ပုဂံ ၁၀

Pawos 10

ပုဂံ ၁၀ နတ်ဘုရား၏ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အသုံးပြုပါ။

Patias utawi piolih-olihan Krama Desa :

၁။ နတ်ဘုရား၏ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အသုံးပြုပါ။

(1) Polih pasayuban Prajuru Desa.

၂။ နတ်ဘုရား၏ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အသုံးပြုပါ။

(2) Kabawosin kalih katiwakin pamutus sahanan wicaranja

၃။ နတ်ဘုရား၏ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အသုံးပြုပါ။

(3) Dados kapilih miwah mamilih Prajuru

၄။ နတ်ဘုရား၏ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အသုံးပြုပါ။

(4) Patias seosan manut pararem

ဟုဝသပါးကဏ္ဍ

Pawos 11

ပွေၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

Wusan dados Krama desa luwire:

၃၁။ ပွေၤဆူၤဆူၤ

(1) Prade :

၃၁။ ၇၂၃၄၅

ha. Seda.

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

na. Sangkaning pinunas ngaraga, saantukan nilar desa sasampun

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

kalokika ring Paruman..

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

(2) Kanorayang duaning tan prasida ngesein solah maprawerti

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

setata mamurug awig-awig utawi sahanan duracara lianan

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

saha sampun kalokika ring paruman.

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

(3) Ninggal Agama Hindu.

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

(4) Sang wusan makrama :

၃၁။ ဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤဆူၤ

ha. Tan wenten polih pah-pahan Druwen Desa miwah

ကားကွဲ။

Banjar.

က။ ယုပုဟေဟေ ပိယုဟေဟေ ဘလကွဲ။

na. Muputang utang piutang ring desa lan Banjar.

မ။ ဟေဟေဟေ ဟေဟေ ဟေဟေ ဟေဟေ။

ca. Tan polih pasayuban kasukertan.

မ။ ဟေဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ။

da. Kadadosang Ngeseng layon ring Setra sajabaning Krama

ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ။

Inucap kakeninin Panukun Setra akchnyanc

ဟေဟေ ဟေဟေ။

manut Pararem.

၁။ ဟေဟေဟေ ဟေဟေ ဟေဟေ။

(3) Kapatutan Krama Tamiu lan Tamiu :

မ။ ဟေဟေဟေ ဟေဟေ ဟေဟေ ဟေဟေ။

ha. Krama Tamiu patut madana punia ring Banjar / Desa

ဟေဟေ ဟေဟေ။

Manut Pararem.

က။ ဟေဟေဟေ ဟေဟေ ဟေဟေ ဟေဟေ။

na. Krama Tamiu patut polih patias marupa pitulung ring

ဟေဟေ ဟေဟေ ဟေဟေ။

sajroning katiben Kapanca Bhaya.

မ။ ဟေဟေဟေ ဟေဟေ ဟေဟေ ဟေဟေ။

ca. Tamiu patut nyungkemin tur nginutin sahananing paridabdab

ຍິບຸກສາທາສາສາລາທາບຸກຍາລາສາຍິທາດີເອຍິເກີ

miwah kahanan Desa Pakraman manut ring daging Awig-

ເອຍິເກີບຸກຍາຍິ

Awig miwah Pararem.

໑|| ສາຍາທາສາສາສາລາທາບຸກຍາລາສາຍິທາດີເອຍິເກີ

(5) Krama Desa sane Tan Keni Pamargin Ayah –ayahan, Paturunan

ທາສາສາລາສາຍິທາດີເອຍິເກີ

Lan Kekenan Manut Dresta lan Pararem sane sampun kaunggahang

ທາບຸກຍາຍາສາສາຍິເກີ

Ring Pararem panyahcah Awig.

ບາຍາຍິ

Palet 2

ທາສາສາຍິທາດີເອຍິເກີ

Indik Prajuru

ບາຍາຍິ

Pawos 12

໑|| ທາສາສາລາທາບຸກຍາລາສາຍິທາດີເອຍິເກີ

(1) Desa Pakraman Puniki kaenter olih Kelian Desa Pakraman.

໒|| ທາສາສາລາທາບຸກຍາລາສາຍິທາດີເອຍິເກີ

(2) Banjar Pakraman kaenter olih Kelian Banjar Pakraman / Tatinggi.

ဤကလိယုဒကောသလိယမုဒိယကောသလိယကောသလိယကောသလိယ

(3) Kaadegang malarapan antuk pamilihan olih parumannya soang-
ကောသလိယကောသလိယကောသလိယကောသလိယကောသလိယ

soang nyabran Limang Warsa, sajabawenten parindikan teos tur

အနာဘိယုဒကောသလိယ

datos kapilih malih.

၅။ ကလိယုဒကောသလိယကောသလိယကောသလိယကောသလိယ

(4) Kelian Desa patut :

၆။ မိမိယုဒကောသလိယကောသလိယကောသလိယကောသလိယ

ha. Mawiwit saking Krama Ngarep.

၇။ မိမိယုဒကောသလိယကောသလိယကောသလိယကောသလိယ

ca. Maduluran dewa saksi ring Kahyangan Tiga.

၈။ မိမိယုဒကောသလိယကောသလိယကောသလိယကောသလိယ

ra. Sampun marabi saha maduluran upacara pawiwahan.

၉။ မိမိယုဒကောသလိယကောသလိယကောသလိယကောသလိယ

ka. Uning tur satinut ring Awig-Awig.

၁၀။ မိမိယုဒကောသလိယကောသလိယကောသလိယကောသလိယ

da. Satata maparilaksana patut.

၁၁။ မိမိယုဒကောသလိယကောသလိယကောသလိယကောသလိယ

ta. Mawibawa pawikan ring Agama lan Adat.

၁၂။ မိမိယုဒကောသလိယကောသလိယကောသလိယကောသလိယ

sa. Tan cedangga.

ရိပ်ပုဂံပရိတ်ကျမ်းပုဂံပရိတ်ကျမ်း

Kelian Desa Pakraman kasanggra oliv :

ဟ။ ပတေကျွ။

ha. Patajuh.

န။ ပတေကျွ။

na. Panyarikan.

သ။ ပတေကျွ။

ca. Patengen.

က။ ပတေကျွ။

ra. Kasinoman.

ဤ။ ပတေကျွ။ ပတေကျွ။ ပတေကျွ။ ပတေကျွ။

(2) Sajeroning ngenterang kasukertan Niskala, Kelian Desa mucukang

ပတေကျွ။ ပတေကျွ။

Pamangku kahyangan desa.

ဤ။ ပတေကျွ။ ပတေကျွ။ ပတေကျွ။ ပတေကျွ။

(3) Prajuru Desa ngadegang Kerta Desa, sanc mawiwit Prajuru lepas

သံပတေကျွ။ ပတေကျွ။ ပတေကျွ။

Sang sanc wikan ring Adat lan Agama sinanggeh Panglingsir

န။ ပတေကျွ။ ပတေကျွ။ ပတေကျွ။

Kasarengin Juru Ilikita saking Panyarikan Desa.

၁။ ပြက္ခဒါန်တံ၊ ဝိသင်္ဂါဒါဒါ၊ သာသနာယောဂပရိယောဂဗျူဟာ

(4) Prajuru ngadegang Pecalang Desa sane madue swadharma ngenterang

ကရိုဏ်းပုဂ္ဂိုလ်တို့၏ ဝိသင်္ဂါဒါဒါ၊ သာသနာယောဂပရိယောဂဗျူဟာ။

Katreptian desa pakraman risajeroning Tri Hita Karana.

၂။ ပြက္ခဒါန်တံ၊ ဝိသင်္ဂါဒါဒါ၊ သာသနာယောဂပရိယောဂဗျူဟာ

(5) Prajuru Desa ngadegang Sabha Desa sane madue kawenangan

ဗဟိုဌာန၏ ဝိသင်္ဂါဒါဒါ၊ သာသနာယောဂပရိယောဂဗျူဟာ

Ngrencanayang lan maicayang tatimbangan muputang wicara

ဟိန္ဒူဒါဒါ၊ သာသနာယောဂဗျူဟာ။

Indik Adat lan Agama.

ဟဟဟဟဟ

Pawos 14

၃။ သွင်သင်္ဂါဒါဒါ၊ ဝိသင်္ဂါဒါဒါ၊ သာသနာယောဂပရိယောဂဗျူဟာ

(1) Swadarmaning Kelian Desa Pakraman luire :

ဟဟဟဟဟ

ha. Ngenterang pelaksanaan sadaging awig-awig miwah pararem

ဟဟဟ

Desa .

၄။ သွင်သင်္ဂါဒါဒါ၊ ဝိသင်္ဂါဒါဒါ၊ သာသနာယောဂပရိယောဂဗျူဟာ

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

kasukertan antuk patitis.

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

ra. Maka duta matemuang baos ring sapa sira ugi.

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama

Desa Pakraman.

da. Swadharma lan Patias soang -soang Prajuru Desa ,

Kerta Desa, Sabha Desa, Pecalang, Sekaa -sekaa miwah sane

Tiosan Manut Dresta Lan Pararem

(2) Tata caraning ngalaksanayang swadarma inucap tan maren patut manut

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

Dresta miwah Pararem Desa.

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

Dresta miwah Pararem Desa.

Dresta miwah Pararem Desa.

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

Dresta miwah Pararem Desa.

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

Dresta miwah Pararem Desa.

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

Dresta miwah Pararem Desa.

၉။ ပုဂံသုဂ္ဂဟိဝဲပဏ္ဍိတကရိယိယဏ္ဍိကရိယိ

- (3) Prade Prajuru iwang panglaksana keni pamidanda nikel ring
 ကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိ
 Kaiwangan soang-soang krama saha kangkat kararyanang
 ဓာနုဏ္ဍိကရိယိ။

Manut pararem.

၁။ ပဏ္ဍိတကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိ

- (4) Pangelaksana ring ajeng patut kauningayang utawi kasiarang ring ajeng
 ပဏ္ဍိတကရိယိ။

Paruman desa.

၁။ ပုဂံသုဂ္ဂဟိဝဲပဏ္ဍိတကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိ

- (5) Prade wenten indik sekadi inucap ring ajeng, sinalih tunggil Patajuh
 ကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိ
 Kaadegang nyendinin Prajuru inucap, prade sane kausanang punika
 ကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိ။

Kelian Desa jantos tutug sengker warsannyane.

ပုဂံသုဂ္ဂဟိဝဲပဏ္ဍိတကရိယိ

Pawos 15

ပဏ္ဍိတကရိယိပဏ္ဍိတကရိယိပဏ္ဍိတကရိယိ

Patias utawi olih-olihan Prajuru Desa :

၄၄။ ပုပ္ဖေကုမဝါဒန္တိဗဂ္ဂမိဂါမာဒါ။

(1) Luput Recampon miwah Papeson.

၄၅။ ဂုဗဝဂိဂ္ဂုဗန္တိ။

(2) Polih Duang Tandug.

၄၆။ ဗုဂ္ဂုဗဝဒေဝါမာဒန္တိဗဂ္ဂမိဂါမာဒါ။

(3) Upon Palabu Carik Aprapat (Carik Kuta Batu).

၄၇။ ပုပ္ဖေကုမဝါဒန္တိဗဂ္ဂမိဂါမာဒါ။

(4) Patias seosan sane Patut Manut Pararem.

မာဒါမိဂါမာဒါ

Pawos 16

၄၈။ ပုပ္ဖေကုမဝါဒန္တိဗဂ္ဂမိဂါမာဒါ။

(1) Prajuru Desa kagentosin riantukan :

၄၉။ မာဒါမိဂါမာဒါ။

ha. Seda lan sungkan menahun.

၅၀။ ကာကောကယံဒန္တိဗဂ္ဂမိဂါမာဒါ။

na. Kanorayang duaning iwang pamargi manawi Nilar Sasana.

၅၁။ မိဂါမာဒါမိဂါမာဒါ။

ca. Wit sangkaning pakayunan rahayu utawi pinunas ngraga

၅၂။ မာဒါမိဂါမာဒါ။

sasampun kalokika ring Paruman.

ဥ။ တၢ်ကၢၤမၤဟံၤဖၢၤဒိၣ်ဂၤဒွၢ်ဆၢၤသိၣ်ပုၤဂၤဟံၤပုၤဂၤဒွၢ်ဆၢၤ

(2) Ngranorayang utawi ngentosin Prajuru patut sajeroning

ဟံၤပုၤဂၤဒွၢ်ဆၢၤသိၣ်ပုၤဂၤဒွၢ်ဆၢၤပုၤဂၤဒွၢ်ဆၢၤ။

Paruman tur kaingkupin antuk krama desa.

ဥ။ ပၤတၢ်ဟံၤဒိၣ်ဂၤဒွၢ်ဆၢၤပုၤဂၤဒွၢ်ဆၢၤ။

(3) Magingsir genah Kadura desa.

ဟံၤပုၤဂၤဒွၢ်ဆၢၤ

Palet 3

ဟံၤဒိၣ်ဂၤဒွၢ်ဆၢၤ

Indik Kulkul

ဟံၤပုၤဂၤဒွၢ်ဆၢၤ

Pawos 17

ဥ။ ကၢၤမၤဟံၤပုၤဂၤဒွၢ်ဆၢၤပၤတၢ်ဟံၤဒိၣ်ဂၤဒွၢ်ဆၢၤ :

(1) Kulkul ring Desa Pakraman luire :

ဟံၤပုၤဂၤဒွၢ်ဆၢၤပုၤဂၤဒွၢ်ဆၢၤ။

ha. Kulkul Desa .

ကၢၤမၤဟံၤပုၤဂၤဒွၢ်ဆၢၤ

na. Kulkul Banjar.

ဆၢၤမၤဟံၤပုၤဂၤဒွၢ်ဆၢၤ

ca. Kulkul Sekaa - Sekaa.

ဤစာကျမ်း၏ ပဏာနုန္ဒာယူလေရာ၏ နှစ်လကောကပူဇော်

(2) Tabuh tatepakan Kulkul Desa manut Dresta lan Pararem sane

သေယူနု ဟိန္ဒါယံ။

sampun kapastikayang.

ဟုဗာပါကဗျာ

Pawos 18

ဤစာကျမ်း၏ နှစ်လကောကပူဇော် ဟုဗာပါကဗျာ

(1) Kulkul Desa tan wenang katepak yening tan sangkaning

ပိတုဗျာပုဗျာဗျာဗျာ သေယူနု ဟိန္ဒါယံ။

Pituduh Prajuru Desa, sajawaning tengeran Kapancabhaya.

ဤစာကျမ်း၏ နှစ်လကောကပူဇော် ဟုဗာပါကဗျာ

(2) Sang nepak sangkaning tan pituduh Prajuru patut digelis atur uninga

ဗျာဗျာဗျာဗျာဗျာ သေယူနု ဟိန္ဒါယံ။

Maka buatan panepake, yan tan sapunika wenang sang mamurug

ဗျာဗျာဗျာဗျာဗျာ

kadanda manut pararem.

ဤစာကျမ်း၏ နှစ်လကောကပူဇော် ဟုဗာပါကဗျာ

(3) Kulkul sekaa-sekaa, samalih kulkul pondokan tan kalugra

ဗျာဗျာဗျာဗျာဗျာ သေယူနု ဟိန္ဒါယံ။

nyawerin (matehin) sukat utawi tengeran kulkul desa

၅၈

ပုဂံသေပျာက္ခေတ္တိကေသဏ္ဍိယာရဟေဝကပုဗ္ဗါ။

prade mamurug taler kadanda manut pararem.

ပက္ခဟါ ၁၃၁

Palet 4

ဟိန္ဒိကေသက္ခေဗ္ဗါ

Indik Paruman

ပက္ခဟါ ၁၉၁

Pawos 19

ကံ။ ပက္ခေဗ္ဗါ၊ သက္ခိ ပရိက္ခေသေ ပက္ခေဗ္ဗါရန္တိရိ =

(1) Paruman / Sangkepan ring Desa Pakraman wenten :

ဟ။ ပက္ခေဗ္ဗါရန္တိကေသေဝဲဗျဲက္ခပူပကေသေဗ္ဗိကေသက္ခေဗ္ဗါ

ha. Paruman Desa kamargiang napkala gata manut ring kabuatan

သဟေဝဲဗျဲက္ခပူပကေသက္ခေဗ္ဗါ

saha kamargiang antuk arah-arah.

က။ သက္ခိ ပက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါ

na. Sangkepan Prajuru lan Krama Desa kawentenang nyabran

ကေသက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါ

Sasih nuju rahina Anggarkasih ring Pura Desa lan Buda Umanis

ကိပက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါရန္တိကေသက္ခေဗ္ဗါ

Ring Pura Dalem Tan paarah -arah duaning sampun tegep

ប្រតិបត្តិ

panemaya.

ក្នុង ៖ ហ្វូងគ្រូសាសនាសិក្សាស្រាវជ្រាវ

(2) Paruman Sekaa – Sekaa manut kabuatan.

ក្នុង ៖ ហ្វូងគ្រូសាសនាសិក្សាស្រាវជ្រាវ

(3) Paruman desa madudonan sekadi ring sor :

ហ្វូង ប្រតិបត្តិសាសនាសិក្សាស្រាវជ្រាវ

ha. Prasida lumaksana risampun katedunin antuk sang patut

ក្នុង ៖ ហ្វូងគ្រូសាសនាសិក្សាស្រាវជ្រាវ

ngamilctin kamanggala antuk tengeran kulikul miwah mabusana

សាសនាសិក្សាស្រាវជ្រាវ

Adat Madya saha tan kalugra makta gegawan sakaluire

សាសនាសិក្សាស្រាវជ្រាវ

Tan maren Ngarcana Ring Ida Bhagawan Panyarikan

សាសនាសិក្សាស្រាវជ្រាវ

Maka sarana Widhi Widhana Canang.

ក្នុង ៖ ហ្វូងគ្រូសាសនាសិក្សាស្រាវជ្រាវ

na. Maka pangawit kalaksanayang sep-sepan saha ri wusannia

ក្នុង ៖ ហ្វូងគ្រូសាសនាសិក្សាស្រាវជ្រាវ

Nyacah dadosan gung alit manut pararem;

ក្នុង ៖ ហ្វូងគ្រូសាសនាសិក្សាស្រាវជ្រាវ

ca. Tan kalugra ngawetuang suara ghora utawi byuta, yan wenten

1. Sasurung kadi dandaning
 Asapunik wenang keni pamidanda beya pecamil, kadi dandaning
 kudu nguman-uman ring sabha manut Pararem.

2. Pamutus babaos manut tatimbangan punika sane kamanggehang.

3. Prade pidaging paruman tan kaingkupin jantos ping 3 (tiga),

4. Ring paruman selanturnya prajuru wenang niwakang pamutus.

Pawos 20

Pawos 20

1. Sajeroning paruman desa, Kelian Desa pakraman patut nyiarang

1) Sajeroning paruman desa, Kelian Desa pakraman patut nyiarang

pamargin ngenterang desa, pamekas ngenin indik :

Munjuk lungsuring pakraman saha ayah-ayah, sulur arta brana

druwen desa.

druwen desa.

druwen desa.

druwen desa.

၈။ ပြည်သူ့ပြောဆိုရေးရာအဖွဲ့အစည်း

na. Rencana prajuru ngeninin usaha kapungkur.

၉။ ပြည်သူ့ပြောဆိုရေးရာအဖွဲ့အစည်း

(2) Pamutus paruman desa sinanggeh pararem maka pamitegep pamargin
အဖွဲ့အစည်း

Awig-awig.

ပုဂံပြည်

Pawos 21

၁။ ပြည်သူ့ပြောဆိုရေးရာအဖွဲ့အစည်း

(1) Sangkepan Prajuru Desa kawenangang wantah ngrincikang usaha desa
အဖွဲ့အစည်း

kapungkur.

၂။ ပြည်သူ့ပြောဆိုရေးရာအဖွဲ့အစည်း

(2) Sangkepan Prajuru desa tan kawenangang ngamedalang Tategenan
ပုဂံပြည်

sedereng kaingkupin antuk krama desa.

၃။ ပြည်သူ့ပြောဆိုရေးရာအဖွဲ့အစည်း

(3) Pamutus sangkepan prajuru/dulun desa ngwetuang paswara, maka

ပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိပိဏာဝိ
Pidaging pituduh sang ngawiwenang utawi ngonekang pecak Pararem
ဗြာဟ္မဗျာဒါနာယ
krama desa.

မက္ခရာ ၅၀၁

Palet 5

ဟိန္ဒိန္ဒါဗြာဟ္မဗျာဒါနာယ

Indik Druwen Desa

မက္ခရာ ၂၂၂

Pawos 22

ဗြာဟ္မဗျာဒါနာယ ဗြာဟ္မဗျာဒါနာယ ဗြာဟ္မဗျာဒါနာယ

Druwen Desa Pakraman sakadi ring sor :

၁။ ပဲဟွဲတက္ကသိုလ်အသင်း ပွဲကုသိုလ် ပွဲကုသိုလ် ပွဲကုသိုလ်

(1) Parahyangan desa makadi : Pura Desa, Pura Puseh lan Pura
ဗြာဟ္မဗျာဒါနာယ

Dalem.

၂။ မက္ခရာ ၅၀၁ ဗြာဟ္မဗျာဒါနာယ ဗြာဟ္မဗျာဒါနာယ ဗြာဟ္မဗျာဒါနာယ

(2) Setra wenten Kakalih inggih punika Setra Ageng majimbar 1,5

မက္ခရာ ၅၀၁ ဗြာဟ္မဗျာဒါနာယ ဗြာဟ္မဗျာဒါနာယ ဗြာဟ္မဗျာဒါနာယ

Ha Lan Setra Alit/ Pabajangan tetiga majimbar 25 are.

ဤမြေအကျယ်အဝန်းများ

(3) Tanah Palaba Pura :

ဤမြေအကျယ်အဝန်းများသည် ကပ်ပိတ်တို့၏ မိမိတို့၏

ha. Tanah Palaba Pura Desa : 1880 M2, jimbar

မြေအကျယ်အဝန်းများကို မိမိတို့၏ မိမိတို့၏

tegak Pura marupa Carik : Jimbar, 7.200 M2

ပိမိတို့၏ မိမိတို့၏ မိမိတို့၏

Persil No. Sp.15. Pipil No.158 Klas I.

ဤမြေအကျယ်အဝန်းများကို ကပ်ပိတ်တို့၏

Atas Nama Pura Desa Jagaraga ,Kohir No. 29

မြေအကျယ်အဝန်းများကို ကပ်ပိတ်တို့၏

Magenah ring Subak Lanyahan Desa Jagaraga.

ဤမြေအကျယ်အဝန်းများကို ကပ်ပိတ်တို့၏ မိမိတို့၏

na. Marupa Tegal majimbar : 2.100 M2 atas nama

မြေအကျယ်အဝန်းများကို ကပ်ပိတ်တို့၏

Desa Adat Jagaraga.

ဤမြေအကျယ်အဝန်းများကို ကပ်ပိတ်တို့၏ မိမိတို့၏

(4) Tanah Palaba Pura Dalem, Jimbar Tegak Pura Dalem : 1.200

မြေအကျယ်အဝန်းများကို ကပ်ပိတ်တို့၏

Meter Persegi.

ဤမြေအကျယ်အဝန်းများကို ကပ်ပိတ်တို့၏

(5) Tanah Karang Desa :

ဟ။ ဧကရာဇ်ကုမ္ပဏီ၊ ကာဂျက်၊ ဧကရာဇ် = ၅၅၅၅၅

ha. Tanah Genah Wantilan/ Bale Desa : 2,5 ha.

ခ။ ဧကရာဇ်ကုမ္ပဏီ၊ ဧကရာဇ် = ၃၅၅၅၅

na. Tanah Genah Kios Pasar : 4 ara.

ဆ။ ဧကရာဇ်ကုမ္ပဏီ၊ ကာဂျက် = ၅၅၅၅၅

ca. Tanah Genah Bale Banjar : 2 ara.

ဂ။ ဧကရာဇ်ကုမ္ပဏီ၊ ဧကရာဇ် = ၅၅၅၅၅

ra. Tanah Perempatan Desa : 12 ara.

ဓ။ ဧကရာဇ်ကုမ္ပဏီ၊ ကာဂျက် = ၅၅၅၅၅

ka. Tanah Tarub : 15,75 ara.

င။ ဧကရာဇ်ကုမ္ပဏီ၊ ဧကရာဇ် = ၅၅၅၅၅

da. Tanah Genah sahanan Wawangunan Krama Desa : 31,53 ha.

၆။ လက်တွေ့ကျက်သွား၊ ဧကရာဇ် = ၅၅၅၅၅

(6) Lalanguan marupa Gong Gede Abarung, Gong Cenik Abarung/

ဧကရာဇ်ကုမ္ပဏီ

Semara Pegulingan.

ဇ။ ဧကရာဇ်ကုမ္ပဏီ

(7) Pasar Desa.

ဈ။ ဧကရာဇ်ကုမ္ပဏီ

(8) Pratima Akutus.

ည။ ဧကရာဇ်ကုမ္ပဏီ

(9) Lembaga Perkreditan Desa.

ဋ။ ဧကရာဇ်ကုမ္ပဏီ

(10) Wantuan Guru Wisesa Murdhaning Jagat Bali ngawit

ថែវព្រះព្រះព្រះត្រាស់មកគោរពឆ្នាំ ១១

Warsa 2001 ngantos Warsane mangkin.

ក្រុងស៊ីវិលមកគោរពឆ្នាំ ១១

(11) Sepeda motor.

ក្រុងស៊ីវិលមកគោរពស៊ីវិលសាសនាមកគោរពឆ្នាំ ១១

(12) Druwen Desa siosan sane patut manut Pararem.

ហុកស៊ីវិល

Pawos 23

បិទស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

Pilih-olihan Desa luire:

ក្រុងស៊ីវិលមកគោរពឆ្នាំ ១១

(1) Pamupon Saking Tanah Palaba Pura/ Desa.

ក្រុងស៊ីវិលមកគោរពឆ្នាំ ១១

(2) Urunan saking krama desa

ក្រុងស៊ីវិលមកគោរពឆ្នាំ ១១

(3) Paican saking guru wisesa

ក្រុងស៊ីវិលមកគោរពឆ្នាំ ១១

(4) Saking Dana Punia Krama Desa/Umat.

ក្រុងស៊ីវិលមកគោរពឆ្នាំ ១១

(5) Peduman saking Usaha Desa.

၄။ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ

(6) Paica-paica sanc teosan sanc patut.

၅။ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ

(7) Piolih-olihan desa kaanggen prabca ngaci-aci Parhyangan

၇။ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ ဟိမဝါယံ

Desa utawi kaanggen prabca wawangunan Pura ring desa.

ဟဟဟဟဟဟ

Pawos 24

၁။ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ

(1) Prajuru Desa wenang ngctangang Druwen desa

၂။ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ

parindik munjuk lungsuring krama miwah padruwen desa

၃။ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ

(3) Sakaluwiring druwen desa patut wenten ilikitannya.

၄။ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ ဟဟဟဟဟဟ

(4) Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

ក្នុង

សង្វែងស្វាយភោគ

CATURTHAS SARGAH

សូត្រសុខាស្រ័យ

SUKERTA TATA AGAMA

បញ្ចក្សេន

Palet 1

ហិរ្យនិរ្យាតិយោ

Indik Dewa Yadhya

បុរាណសាស្ត្រ

Pawos 26

ក្នុងប្រាសាទប្រាសាទស្វាយភោគ បញ្ចក្សេនស្វាយភោគ :

(1) Pura panyiwian sawidangan Desa Pakraman luire :

ហា ប្រាសាទ

ha. Pura Desa.

នា ប្រាសាទ

na. Pura Pusch.

សា ប្រាសាទ

ca. Pura Dalem.

ក្នុងប្រាសាទស្វាយភោគស្វាយភោគស្វាយភោគស្វាយភោគស្វាយភោគស្វាយភោគ

(2) Piodalan ring sowang-sowang Kahyangan Desa inucap patut

ក្រមព្រះបាទស្វាយភោគស្វាយភោគស្វាយភោគស្វាយភោគ

Krama Nyanggra ngaturang Bhakti kadi ring sor:

ហា ॥ បុណ្យមេតោតេតិវុតាដាតេបុរេបលិវិប្បវាទាតេមិបទប្បវាប្បវិទុ

ha. Purnama Sasih Kadasa Pujawali ring Pura Desa miwah Pura Puseh
តេហវម្មតិវុតសុភវាទាតេសុភវតសសញ្ញាហវលិវុត្យមវាទាតេ
kawastanin Ngusabha Desa sane kasanggra olih Krama Desa
លត្រមសុកោតិ ॥
lan Krama Subak.

តា ॥ បុណ្យមេតោតេតិវុតាបេហុរេបលិវិប្បវាទាតេលក្សវាប្បវិទុ ॥

na. Purnama Sasih Kapat Pujawali ring Pura Desa lan Pura Puseh.
សា ॥ បុរេវាទាតេស្រុបុរេវិវិប្បវាប្បវិទុសុភវតសសញ្ញាហវលិវុ
ca. Buda Wage Klawu Pujawali ring Pura Puseh sane kasanggra olih
ត្រមសុកោតិ ॥
Krama Subak.

រា ॥ បូជិតវាទាតេសុតិវុតិបុរេវិវិប្បវាទាតេមិ ॥

ra. Redite Umanis Langkir Pujawali ring Pura Dalem.

១ ॥ ហតេសិហាសិវិប្បវាហវិប្បវាគ្រតេហិវុតសុភវតសសញ្ញា

(4) Pangaci-aci ring Pura Panyiwian Desa inucap manut Sastra
សោតេមសហតេលតោរេតេវិវិវុតេមេស្រុបុរេវិវុតេម
Agama saha kalaksanayang Nista, Madia lan Utama
សាតេវិវុតេលតោរេមេ ॥
Manut Dresta lan Pararem.

១ ॥ បុរេវាទាតេសុតិវុតិបុរេវិវិប្បវាហវិវុតេមេសុភវតសសញ្ញា

(5) Dudonan lan tatingan pamargin parikrama Upacara Manut Dresta\

លនេមរកបូមិ

Lan Pararem.

ហុបាសិក្ខុសា

Pawos 27

កាវីរិកុសាចិកុសាចិបូរាហិក្ខុសាហោត្តោនិកិបេក្ខុ

(1) Ring soang-soang pura inucap patut kadegang pamangku.

ក្ខុកេនិកិបេក្ខុសារុក្ខិក្ខុកេនិកិ

(2) Ngadegang Pamangku manut Undagan :

ហាវីក្ខុក្ខុក្ខុក្ខុក្ខុក្ខុក្ខុក្ខុ

ha. Turunan utawi ngawaris.

កាវីកេកេកេកេកេកេកេកេកេកេកេកេកេកេកេកេកេ

na. Nyanjan mapiteges mapinunas ring ajeng Panataran.

សាវីកាវីកាវីកាវីកាវីកាវីកាវីកាវីកាវី

ca. Kacatri (kajudi) olih Krama Desa

ក្ខុកេកេកេកេកេកេកេកេកេកេកេកេកេកេកេកេកេ

(3) Tan kawenangang kaanggen Pamangku sakadi ring sor :

ហាវីកាវីកាវីកាវីកាវីកាវីកាវីកាវីកាវីកាវី

ha. Cedangga, luire : Peceng, Perot, Cungih lan sapanunggilannya.

កាវីសិសិសិសិសិសិសិសិសិសិសិសិសិសិសិសិ

na. Sang sapa sira ugi sane tan kapatutang manut pararem

mangku inucap tan kenang cuntaka sakewanten mangku tan budal
ສາບຍິນິກາວາທາລາລີ

Salami piodalan.

໑|| ບຸນຄູ່ບໍລິຫານສາມາດສູງສູງທາງບໍລິຫານສາມາດ

5. Pamangku wenang ngwara saha nuntun prade wenten krama sane

ຍາງກຳລັງສິດທິທາລາລີ ບສາກອາກຸລາຫຼືຍາລາຍຄູ່

Maturan ring sajeroning upacara tan ngolemin pamangku.

ບາບສາມາດ

Pawos 29

ບຸນຄູ່ບໍລິຫານສາມາດສູງສູງທາງບໍລິຫານສາມາດ

Patias utawi olih-olihan Pamangku :

໑|| ສາມາດສູງສູງທາງບໍລິຫານສາມາດສູງສູງທາງບໍລິຫານສາມາດ

(1) Sasarin canang aturan soang –soang Krama Desa

໑|| ບຸນຄູ່ບໍລິຫານສາມາດສູງສູງທາງບໍລິຫານສາມາດ

(2) Luput Pakaryan, Rerampon lan Paturunan.

໑|| ບຸນຄູ່ບໍລິຫານສາມາດສູງສູງທາງບໍລິຫານສາມາດ

(3) Palaba Beras saking Desa Manut Pararem.

໑|| ບຸນຄູ່ບໍລິຫານສາມາດສູງສູງທາງບໍລິຫານສາມາດ

(4) Busana Arangsukan sanangken Awarsa utawi Duang Warsa.

໑|| ບຸນຄູ່ບໍລິຫານສາມາດສູງສູງທາງບໍລິຫານສາມາດ

(5) Patias seosan manut Pararem.

ហុំហ៊ុន ៣១

Pawos 30

ក្រា ឃើញក្រណាត់ស្រួតស្រាយ រូបក្រណាត់ ៖

(1) Pamangku kagentosin riantukan :

ហា ៧៧៦៧

ha. Seda

ក្រា បិទគ្រឿងហ្នែងស្រាយស្រាវស្រាយ បិទគ្រឿងស្រាយស្រាយ

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

វិសេសគ្រឿងហ្នែងស្រាយស្រាយ ៧៧

risampun Kalokika ring Paruman.

សា គ្រឿងស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយ

ca. Kawusanang olih krama, manawi Nilar Sasana, keni Pamidanda

សា គ្រឿងស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយ

Manut pararem, saha ngawaliang prabea pawintenan pecak.

ហា ប្រាជ្ញាសាសនាស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយ

ra. Prade Marabi malih patut Nyepuhin Raga.

ក្រា សេសសល់គ្រឿងស្រាយស្រាយស្រាយស្រាយ

ka. Sampun Madwijati.

ក្រា មាតិកាសាសនាស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយ

(2) Tata cara Ngadegang Kelian Pemaksan/ Pesaren, Prasutri ,

ប្រាជ្ញាសាសនាស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយស្រាយ

Pramas, Miwah sane seosan saha Patias sane kapolihang

ຍາຄູ່ຮາງຊຸມພາບກຸ່ມຢາງໆ

Manut Dresta lan Pararem..

ບາບາຍາງໆ

Pawos 31

ຄາສຸກຮາງຊຸມພາບກຸ່ມຢາງໆ

Kasukertan kahyangan kadi ring sor :

ບາງໆຊຸມພາບກຸ່ມຢາງໆ

(1) Tan kalugra Kapura luwire :

ບາງໆ ລິເລີກໆຊຸມພາບກຸ່ມຢາງໆ

ha. Sang katiben catur cuntaka Minekadi :

- ສຸກຮາງສິກັດເລີກພຸດສຸບໆ

- Cuntaka sebel kandel Ngraja Swala.

- ສຸກຮາງຍາງໆບາບາຍາງໆ

- Cuntaka madruwe Putra/Rare.

- ສຸກຮາງບາບາຍາງໆ

- Cuntaka Pangantenan.

- ສຸກຮາງສາງໆລິເລີກ ບາບາຍາງໆ

- Cuntaka sangkaning Kapademan.

ຄາງໆ ຍາງໆສາງໆລິເລີກ ບາບາຍາງໆ

na. Makta sahanan barang sinanggeh ngaletchin

၁။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

ca. Sato Agung sajabaning rikala Mapapada

၂။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

ra. Mabusana tan manut kadi tata caraning ngeranjing ka pura.

၃။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

ka. Sadereng polih uak-uakan (pituduh) Prajuru Desa.

၄။ ပုၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

(2) Pratingkahe tan wcnang ring Pura :

၅။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

ha. Masumpah (cor), sajabaning pituduh Prajuru Desa

၆။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

na. Miyegan, Masesenangan, Makolem dados asiki

၇။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

၈။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

ca. Mungguh tedun Palinggih sajabaning pituduh Prajuru.

၉။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

၁၀။ ၵၢၵ်ႉတူၵ်းတူၵ်းၵၢၵ်ႉတူၵ်းတူၵ်း

miwah pamerayascita sapatutnya.

ဟဟာပါကုဏ္ဍ

Pawos 32

ကံပုဂ္ဂဟာပရိန္ဒရန္တိကပ္ပမာရိဂ္ဂာဝါပိပုဂ္ဂဟာတိန္ဒပိဂ္ဂာဝါ

- (1) Prade wenten jadmá Kerawuhan/Kodal ring Pura, Kengin kapintonin
ပုဂ္ဂဟာပရိန္ဒရန္တိကပ္ပမာရိဂ္ဂာဝါပိပုဂ္ဂဟာတိန္ဒပိဂ္ဂာဝါ
Prade rumasa kasumangsayan, yan tan wiakti jadmá inucap kasisipang
လာရဟာပရိန္ဒရန္တိကပ္ပမာရိဂ္ဂာဝါ

Manut Pararem.

ကံပုဂ္ဂဟာပရိန္ဒရန္တိကပ္ပမာရိဂ္ဂာဝါပိပုဂ္ဂဟာတိန္ဒပိဂ္ဂာဝါ

- (2) Prade Kahyangan kahanan Durmanggala minekadi Kapanca Bhaya
ပိယက္ခပရိန္ဒရန္တိကပ္ပမာရိဂ္ဂာဝါပိပုဂ္ဂဟာတိန္ဒပိဂ္ဂာဝါ
Pemangku patut digelis nyadokang ring Prajuru mangda marumang
ရဟာပရိန္ဒရန္တိကပ္ပမာရိဂ္ဂာဝါပိပုဂ္ဂဟာတိန္ဒပိဂ္ဂာဝါ

Krama desa tur ngawentenang Pamrayascita sepatutnya.

ဟဟာပါကုဏ္ဍ

Palet 2

ဟိန္ဒိန္ဒရန္တိကပ္ပမာရိဂ္ဂာဝါ

Indik Rsi Yadnya

ဟဟာပါကုဏ္ဍ

Pawos 33

ကား။ မိမိသံသင်္ဃီကျွမ်းကွဲ ဖိမိကင်္ဂါဖေယိကောဇိ = ကာဗျာကျော့ကျွမ်းကွဲ။

(1) Sang pacang madeg Wiku utawi pinandita minakadi : Balian sonteng,
 သက်လံာ်ဇိကောယခါ၊ မပျိုကရတိကတုဇိကိယုဇ်းပဏ္ဍိတောပာဇာနါ

Dalang, kebayan, saluire jagi ngenterang yadnya patut masadok

ဘိပျော့ကရကောကရိဒုပကိမသဟိန္ဒုမံပတုာ်ညော့နာပကျွမ်း

Ring Prajuru Desa kalih Parisada Hindu Dharma Indonesia.

ဤပျော့ကရကောပဏ္ဍိတောပာဇာနါပုဇ်းမိမိပိဇာပါပိဇာပုဇ်းပုဇ်းပုဇ်းပုဇ်း

(2) Prajuru desa patut ngawas nitenin tur wenang ngalangin prade wenten
 ကာသိပျော့ကရကောပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်း

kacihna lempas ring kecap sastra miwah drestane, tur sareng nyaksinin

ဥပကာပကောကရိပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်း

Upacara saha nyiarang ring paruman desa tegep rauhing wates

ကာသိကောပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်း

kawenangang pangenter yadnya.

ဤပျော့ကရကောပဏ္ဍိတောပာဇာနါပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်း

(3) Krama desa patut ngaturang ayah sapamadeg miwah ring panglepas

ဟိသလ္လကောပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်း

Ida Sulinggih riwekas katuntun antuk prajuru manut dresta

ကောကောပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်းပုဇ်း

Lan Pararem.

ບາງສາສິນທຸນ

Pawos 30

ຕາ|| ບົດສູນນິຕິໄຊ ບາງສາສິນທຸນ ບົດສູນນິຕິໄຊ ບາງສາສິນທຸນ

- (1) Ida sulinggih patut ngriyining muput upacara ring wewidangan Desa
 ບຸນສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ
 Pakraman Druwene sasampune wawu muputang yadnya
 ສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ

Kajebar jagat utawi ke dura desa.

ຕາ|| ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ

- (2) Krama desa sami sareng nitenin katuntun antuk prajuru, mangda
 ສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ
 sahann yadnya sane kawentenang kaicen pamuput olih Sulinggih
 ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ

utawi Pinandita manut kawenangannya soang-soang.

ຕາ|| ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ

- (2) Ngaturin para Pamangku utawi Sang Muput Yadnya Dana Punia
 ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ

Manut Akeh utawi kidik karyane.

ຕາ|| ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ ບາງສາສິນທຸນ

- (3) Saking Teleb mapiserep Pawisik lan Pustaka Suci pakaryan Pamangku

ပဏ္ဍိတ

Palet 3

ဟိန္ဒူဝိဇ္ဇာပညာ

Indik Pitra Yadnya

ပာဝဝါဒ

Pawos 31

ဗျူဟာဝိဇ္ဇာပညာ

Dudonan pamargin pitra yadnya :

၁။ ပာဝဝါဒ

(1) Pangupakaran sang kalayu sekar :

၁။ ပာဝဝါဒ

ha. Antuk mendem utawi ngeseng, makacihna makingsan ring

ဗျူဟာဝိဇ္ဇာပညာ

Ibu Pertiwi utawi ring Bhatara Brahma selami nuptupang prabeya.

၂။ ပာဝဝါဒ

na. Atiwa-tiwa utawi (upakara pangabenan/palebbon)

ဗျူဟာဝိဇ္ဇာပညာ

(2) Upacara-upakara Pitra Yadnya riwusan kaabenang mawastu munggah

ဗျူဟာဝိဇ္ဇာပညာ

Don Bingin/Ngeroras wawu nglinggihang Dewa Hyang ring Paibon/

ဗျူဟာဝိဇ္ဇာပညာ

Kamulan Pajenengan/ Sanggah Lima.

ហាហាសិក្សា

Pawos 32

ស្វដាមនិងតេទេន ករ៉ា ប្រាដេ វេនតេន សិណលីង តុងទិល ករ៉ា

Swadarmaning lan tategenan krama prade wenten sinalih tunggil krama

ៗ ហាហាសិក្សា

Desa kalayu sekar :

ក្រុំស្រុកគាលយូសេកា

(1) Sang kaduhkita patut :

ហា

ha. Nyadokang ring Kelian Banjar tur nunas tatimbangan

ហា

ring Kelian Desa.

កាហា

na. Ngaturing Krama ngrombo makarya eteh-eteh

ហា

Jantos Puput Saha Kadulurin panyambroma sakasidan.

សាហា

ca. Krama Tamiu dados nganggen Setra, scsampung nawur Panukun

ហា

Setra Manut Pararem miwah Dresta.

ក្រុំស្រុកគាលយូសេកា

(2) Swadarmaning Kelian Desa :

ບຸນສີ ບຸນກະຕາເທົ່າຕູ້ ທຸກໆປີ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ

Purwani, Purnama, Tilem, Buda Kliwon, Tumpek, Tungleh
ທຸກໆປະລິເວີ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ
Buda Manis, Anggarkasih, Saraswati Lan Nyepi, Pakirim,
ບຸນກະຕາເທົ່າຕູ້ ທຸກໆປີ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ

Pamagpag, lan Kekeran Desa sane sampun kapastikayang.

ຕຸກໆປີ ທຸກໆປະລິເວີ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ

(3) Prade Sang kalayu sekaran Salah Pati wiadin Ngulah pati, kengin

ສາມາດ ທຸກໆປະລິເວີ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ
kabakta budal , sakewanten kadulurin antuk Upacara Panebusan
ນິຕິທັດ ທຸກໆປະລິເວີ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ

Ring genahe Seda , ring Catus pata miwah ring Cangkem setra.

ຕຸກໆປີ ທຸກໆປະລິເວີ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ

(4) Yen wenten seda sangkaning Gering Ngelahlah, Anak Alit wau Embas

ທຸກໆປະລິເວີ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ

Seda makta Puser Mangda kapendem/ kageseng pramangkin

ທຸກໆປະລິເວີ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ ທຸກໆບ້ານ ທຸກໆສາມາດ

utawi Sadinaning Pati.

ဟဟပါကြဉ်

Pawos 33

ကၢ်။ သၢကလၢ သိကဉ်ကၢ် သုန္ဒြၢကၢ် ကၢ် သိကိၣ်သံး =

(1) Sane kasinanggeh kacuntakan sekadi ring sor :

ဟ။ သုန္ဒြၢကၢ် ဟန္တူန္တူ ဟယု သိကၢ်ကါ။

ha. Cuntaka antuk Kalayu Sekaran.

က။ သုန္ဒြၢကၢ် ဟန္တူဉ်ကၢ် သု။

na. Cuntaka antuk ngraja swala.

သ။ သုန္ဒြၢကၢ် ဟန္တူဉ်ကၢ် သံပုဉ်။

ca. Cuntaka antuk ngembasang putra.

က။ သုန္ဒြၢကၢ် ဟန္တူဉ်ကၢ် ကါ။

ka. Cuntaka antuk karuron.

က။ သုန္ဒြၢကၢ် ဟန္တူဉ်ကၢ် ပိပဟါ။

ka. Cuntaka antuk pawiwahan.

သ။ သုန္ဒြၢကၢ် ဟန္တူဉ်ကၢ် ပုဉ်ကၢ်။

da. Cuntaka antuk gamya gamana.

ဟ။ သုန္ဒြၢကၢ် ဟန္တူဉ်ကၢ် ဟိယဟါ။

ta. Cuntaka antuk salah timpal.

ဟ။ သုန္ဒြၢကၢ် ဟန္တူဉ်ကၢ် သိကိၣ်သံး ကိၣ်သံး မိၣ်ကၢ် သၢကၢ် ဟန္တူဉ်ကၢ် ပကၢ်ကါ။

wa. Cuntaka antuk yaning wenten anak istri mobot nenten kaupakaran

ဟဟဟဟ ဟဟဟဟ။

pabiakawoanan tur pawidi widana.

ນາ||ສູງສູງສາທາງສູງຍິງຕາລີ||

la. Cuntaka antuk mamitra ngalang.

ຍາ||ສູງສູງສາທາງສູງສູງຍິງຕາລີ||

ma. Cuntaka antuk wenten anak istri ngwentenang putra sadurunge

ຍາ||ສູງສູງສາທາງສູງຍິງຕາລີ||

Maupakara pabiakawon tur pawidi widana.

ຕາ||ສູງສູງສາທາງສູງຍິງຕາລີ||

(2) Sengker cuntaka manut kawentenannia :

ນາ||ສູງສູງສາທາງສູງຍິງຕາລີ||

ha. Cuntaka kalayu sekaran manut dresta lan pararem.

ກາ||ສູງສູງສາທາງສູງຍິງຕາລີ||

na. Cuntaka ngraja swala, sasampun makramas.

ສາ||ສູງສູງສາທາງສູງຍິງຕາລີ||

ca. Cuntaka ngembasang putra, sane Istri Abulan Pitung rahina

ສາ||ສູງສູງສາທາງສູງຍິງຕາລີ||

sane Lanang sasampun kepus pungsed.

ກາ||ສູງສູງສາທາງສູງຍິງຕາລີ||

ra. Cuntaka Kruron Cuntakania Abulan Pitung Rahina.

ກາ||ສູງສູງສາທາງສູງຍິງຕາລີ||

ka. Cuntaka pawiwahan, cuntakannya Mawidhi Widhana Pasakapan.

ດາ||ສູງສູງສາທາງສູງຍິງຕາລີ||

da. Cuntaka gamia gamana, cuntakania ngantos sesampune

ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

Kapalasang saha kamargiang Pamrayascita manut dresta.

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

ta. Cuntaka Salah Timpal kapuputang sakadi ring Agama Hindu tur

ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

Kamanggala olih Kelian Desa manut Dresta lan Pararem.

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

sa. Sengker Cuntaka sane seosan manut Dresta lan Pararem.

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

(3) Sane Katiben Cuntaka :

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

ha. Kalayu Sekaran/Kapademan sane Kacuntakan Kulawargannyane

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

Sane Pengarep, Padadyan/Kulawarga Padadyan ring wewidangan

၇၃၃

Desa.

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

na. Ngraja Swala sane Kacuntakan, Sang sane Ngraja Swala.

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

ca. Ngembasang Putra sane Kacuntakan Kulawargannya sane

ဟေ့ဟေ့ ကလေးပညာသင်တန်းအတွက် ပြင်ဆင်ရေးအဖွဲ့

Ngembasang Putra Lanang wiadin Istri.

၇၇။ ပပိပဟာကျာကောသုန္ဒြေကောဉ္ဇေပကာက ပပိပဟာန္တရိဟိဋ္ဌိ။

ra. Pawiwahan sanc Kacuntakan Sang Kaupakara Pawiwahan Lanang

ဟိဋ္ဌိ။

Istri.

၇၈။ ကာဂ္ဂကာကျာကောသုန္ဒြေကောဉ္ဇေပပိပဟာန္တရိဟိဋ္ဌိ။

ka. Karuron sanc Kacuntakan Kulawargannya Lanang wiadin Istri.

၇၉။ ဂမာဗျာဂမာဗျာကောသုန္ဒြေကောဉ္ဇေပပိပဟာန္တရိဟိဋ္ဌိ။

da. Gamia Gamana sanc kacuntakan Sang sanc Ngelaksanayang Gamia

ဂမာဗျာ။

Gamana.

၈၀။ ဟိန္ဒိ။

ta. Indik Kacuntakan lan Sengker Cuntaka mangda Keanutang ring

ကောသုန္ဒြေ။

Sastra Dresta.

၈၁။ ဟိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ။

(3) Tan keneng cuntaka luire :

၈၂။ ဟိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ။

ha. Ida Sulinggih.

၈၃။ ဟိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ။

na. Jro Mangku Kahyangan Tiga Rikala piodalan.

sa. Tutug kelih (ngeraja wadone, ngembakin lanange)

wa. Ngempugin Tumbuh Gigi.

la. Tanggal Gigi / maketus.

ga. Matatah /Mapandes.

ba. Mawiwaha / Masakapan.

(3) Upacara upakara inucap kamargiang nista, madya, utama

Manut Sastra Agama, Dresta lan Pararem.

(4) Prade Wenten Rare Medal Kembar inggihan Buncing patut

Katampenin sakadi patut manut Parikrama Upacara Upakara

Nganutin Sastra Agama Druwene tur Krama inucap patut mapahayu

Raga.

Raga.

Raga.

Raga.

Raga.

Raga.

ဟဗ္ဗာဟါ ၁၅၁

Palet 5

ဟိန္ဒိန္ဒဟယုက္က

Indik Bhuta Yadnya

ဟုဘာပါ ၁၅၃

Pawos 37

ကဏ္ဍ ၁၅၃ ဟိန္ဒိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က

- (1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi
 ကဏ္ဍ ၁၅၃ ဟိန္ဒိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က
 Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

ဤ ၂ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က

- (2) Upacara Pabiakala ring Sarwa Prani luire :

ဟဏ္ဍိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က

- ha. Ring sarwa Tumuwuh rikala Tumpek Pangatag (Saniscara
 ဤ ၂ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က

Kliwon Wariga).

ဟဏ္ဍိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က

- na. Ring Sarwa ingon-ingon rikala Tumpek Kandang (Saniscara
 ဤ ၂ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က

Kliwon Uye).

ဟဏ္ဍိန္ဒဟယုက္က ပဏ္ဍိတ ပဏ္ဍိတ ဟိန္ဒိန္ဒဟယုက္က

- ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

၅၅၇ ပသဘပကျာကပကိပိဖိဖိကပကျာကကျာကကျာ

(3) Upacara pabiakala ring Pertiwi, Kahyangan lan Babutan

ကပသ္မာနိကသာ၅၅

kawastanin Macaru.

၅၅၅ ပသဘပကျာကပကိပိဖိဖိကပကျာကကျာကကျာ

(4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

ကသိကိ၅သံပုဂ္ဂိလိး

kadi ring sor puniki :

ဟ၅၅၇ကသဟ၅၅

ha. Eka sata

က၅၅ ပကျာသဟ၅၅

na. Panca sata

သ၅၅ ပကျာသကကျ၅၅

ca. Panca sanak

က၅၅ ပုမိက၅၅

ra. Resi gana.

က၅၅ ပကျာကကျာကျ၅၅

ka. Panca kelud

သ၅၅ ကပိကကျာ၅၅

da. Balik Sumpah.

ဟ၅၅ ဟပံးကျ၅၅

ta. Tawur agung.

ສາ|| ມາຍເທີງບູນຕາລີ ະ ທາງສູນິສຸງບູນສາລີ ||

ca. Amati Lelungan : tan kengin maleluasan

ກາ|| ມາຍເທີງບູນຕາລີ ະ ທາງສູນິສຸງບາວລິງບາວລາຕາລີ| ມາເທີກີ

ra. Amati Lelanguan : tan kengin maoneng-onengan/ Magirang

ເທີກາຕາລີ| ມາສູນິສຸງບາວກາ

girangan, masuara Gora .

ຕູ|| ບາບູທາສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ

(3) Pabratan inucap kamargiang saking semeng (Endag Surya) ngantos

ບາບູທາສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ

Endag Surya benjangne sane kacihnayang antuk suaran Kukul maka

ສິບູນຕາລີ ະ ||

cihna Pangembak.

ສາ|| ສິບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ

(4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane

ສາບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ

Kalaksanayang antuk Pecalang Desa/ Sambangan.

ຊາ|| ກິບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ

(5) Riwus rahina nyepi (Benjange) maka cihna Pangawit Icaka

ວິບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ ທາງສູນິສຸງບູນຕາລີ ະ

Warsa patut soang-soang Krama Desa sami saling ngaksama

ວິບູນຕາລີ ະ ||

(Dharma santhi).

ပဏ္ဍိတေသ္မာဂေ
PANCAMAS SARGAH
သုက္တေတေတေပုဘဝကရိ
SUKERTA TATA PAWONGAN

ပဏ္ဍိတေ

Palet 1

ဟိန္ဒူစာပေပဟာရိ

Indik Pawiwahan

ပုဘဝသိက္ခမာ

Pawos 39

က။ ပဟိပဟာရိဦးပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ

- (1) Pawiwahan inggih punika patemoning Purusa lan Predana malarapan
ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ
Panunggalan kahyun Suka Cita, kadulurin upasaksi Sakala Niskala.

ဣ။ ပဟိပဟာရိဦးပုရိစာ ပရိပုရိစာ

- (2) Pamargin pawiwahan luih ipun :

ဟ။ ပဟိပဟာရိဦးပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ

ha. Pepadikan, kamanggala antuk pakrunan/ Pawilangan.

ခ။ ပဟိပဟာရိဦးပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ

na. Ngrorod, ngrangkat riin wawu mapawilangan.

သ။ ပဟိပဟာရိဦးပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ ပရိပုရိစာ

ca. Nyeburin utawi sentana nyeburin risampun nganutin Upacara

ប្តីក្រីក្រនៃក្រុមហ៊ុន

Putrika (Rajeg Dalem).

ក្តី បែកក្តីរៀបចំបែកបែកបែកបែកបែក ៖

(3) Pidabdab sang pacang mawiwaha patut :

ហ៊ុន សម្បត្តិក្តីក្រីក្រនៃក្រុមហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

ha. Sampun manggeh Deha Teruna prasida nganutin Undang-Undang

បែកបែកក្តីក្រីក្រនៃក្រុមហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

Perkawinan No. 1 Tahun 1974 miwah PP.No. 9

ហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

Tahun 1975.

គា ហ៊ុន សម្បត្តិក្តីក្រីក្រនៃក្រុមហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

na. Sangkaning pada Suka/ Rena /tan kapaksa.

សា ហ៊ុន សម្បត្តិក្តីក្រីក្រនៃក្រុមហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

ca. Manut Kecaping Agama, tan Gamia Gamana miwah sane lianan.

ហា ហ៊ុន សម្បត្តិក្តីក្រីក្រនៃក្រុមហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

ra. Kasudi wadani prade pangambile sios agama.

គា ហ៊ុន សម្បត្តិក្តីក្រីក្រនៃក្រុមហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

ka. Nguningayang ring Kelian Desa prade Pawiwahane antuk

បែកបែកក្តីក្រីក្រនៃក្រុមហ៊ុន

Papadikan.

ខា ហ៊ុន សម្បត្តិក្តីក្រីក្រនៃក្រុមហ៊ុន ប្តីក្រីក្រនៃក្រុមហ៊ុន

(4) Pamargin pawiwahan mangda nganutin Undang-undang Perkawinan

၅။ ပျာဏာပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

- (3) Prade Wenten Deha utawi Pesaren mawiwaha kadura desa, patut

သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

Sang Sane ngambil (Purusa) kakeninin Bea Panglepas / Panepak

ကျွမ်းကျင်ကျွမ်းကျင်ကျွမ်းကျင်ကျွမ်းကျင်ကျွမ်းကျင်

Kukul Akehnyane Manut Pararem.

၆။ ပျာဏာပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

- (4) Prabea punika wenten Pah-pahannyane sane sampun kacumponin

ကျွမ်းကျင်ကျွမ်းကျင်ကျွမ်းကျင်ကျွမ်းကျင်ကျွမ်းကျင်

Manut Pararem.

၇။ ဝိသေသပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

- (5) Risampun matemu jagi marabian patut :

၈။ ပျာဏာပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

ha. Ngelaksanayang Upacara Biakala/ Prayascita.

၉။ ပျာဏာပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

na. Patut Ngayab Pakala-kalaan.

၁၀။ ပျာဏာပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

ca. Malepeh ring Kulawarga Predana.

၁၁။ ပျာဏာပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

- (6) Sahananing paridabdab indik Parabian patut nganutin Sasuluh

၁၂။ ပျာဏာပုဒ်ပုဒ်သစ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်သစ်ကွယ်

Sane Becik manut Sastra Agama Druwene miwah Pararem.

ဟုဗာသါဒါဒါ

Pawos 41

ဟဟဟဟဟဟဟဟ

Tata cara parabian :

ဟဟ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

Ring Prajuru salanturnya prajuru maritatas, manut tan manut

ဟဟဟဟဟဟဟဟဟဟ

kakecap parabianc.

ဟဟ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

(2) Pamargin papadikan manut dudonan :

ဟဟ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

ဟဟ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

1. Kapertama antuk Pasadok.

ဟဟ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

2. Kaping Kalih Mamadik larapan amatra.

ဟဟ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

3. Kaping Tiga Upacara Pebebasan.

ဟဟ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

na. Risampun mapragat raris sang istri kaajak budal ring pakubon

ပါးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊
sang lanang. saha kalanturang antuk upacara pabyakala
ဟံးလဲၤလဲၤ။

Pawiwahan.

၁။ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊
ca. Mangda puput tumus Sekala Niskala, raris kulawarga purusa
ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

makta pejati ring merajan wadone.

၂။ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

(3) Prade Ngerorod/ngrangkat patut :

၁။ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

ha. Reraman lanange ngawentenang pamalaku antuk duta saksi,
ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

sakirangnya Kalih diri.

၂။ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

na. Pagenahan antene tan kengin ring pakubon sang lanang
ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

sedereng mabiakala.

၃။ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

(4) Sajeroning Pakrunan/pamelakuan patut :

၁။ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ၊ ဟံးလဲၤလဲၤ။

ha. Kamanggala antuk geng pengampura majeng ring reraman wadone.

၈။ နေဟိကျဲးတဲာ်ဘာပိန္နဲကောဝ်းအိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

na. Kaigumang baos indik pakidih utawi palegayan arep

ဂိပုဂ္ဂလိကကျဲးတဲာ်အိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

ring pasewakan sang ngidih saha dewasa Pakerab kambean

ဂိပိန္နဲပုပါ။

riwekas.

၉။ နေဟိကျဲးတဲာ်ဘာပိန္နဲကောဝ်းအိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

ca. Kacihnayang indik kapurusa utawi prade sentana rajeg kejejerang,

တဲာ်အိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

Kapatut ngidih anak lanang sane kabaos kategepin kamanggehang

ပိန္နဲပုပါ။

sentana nyeburin.

၁၀။ ပုဂ္ဂလိကကျဲးတဲာ်ဘာပိန္နဲကောဝ်းအိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

ra. Prade pejati tan katerima jantos ping tiga, pakrunan

တဲာ်အိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

kamargiang sakadi patut.

၁၁။ ပုဂ္ဂလိကကျဲးတဲာ်ဘာပိန္နဲကောဝ်းအိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

(5) Pakrab Kambean mapiteges upacara tinas apadang (puput) mapikuren

ပုဂ္ဂလိကကျဲးတဲာ်အိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

Duaning manut sakadi ring sor :

၁၂။ ပုဂ္ဂလိကကျဲးတဲာ်ဘာပိန္နဲကောဝ်းအိဒ်ဟုဖာပိပဏ္ဍကမ္မာပုပါ

ha. Sajeroning kabaos ambe, kalaksanayang ring Niskala

ဟန္တုန္တုကံကံပုဗ္ဗိပုဗ္ဗိမိမိမဟံ

antuk sarana jajauman miwah Widhi Widhana.

ကံကံပုဗ္ဗိပုဗ္ဗိမိမိမဟံကံကံပုဗ္ဗိပုဗ္ဗိမိမိမဟံ

1. Jejauman pinaka Ngambe/ngadungan kayun soang-soang

ပဏ္ဍိတပုဗ္ဗိပုဗ္ဗိမိမဟံ

pakulawargan wadone.

ဤပုဗ္ဗိပုဗ္ဗိမိမဟံပုဗ္ဗိပုဗ္ဗိမိမဟံပုဗ္ဗိပုဗ္ဗိမိမဟံ

2. Widhi Widhana pinaka Pejati Niskala nunas wadone ring

ပဏ္ဍိတပုဗ္ဗိပုဗ္ဗိမိမဟံ

pamrajan kamulannya.

ကံကံပုဗ္ဗိပုဗ္ဗိမိမဟံကံကံပုဗ္ဗိပုဗ္ဗိမိမဟံ

na. Sajeroning baos Kerab palaksana ring Sekala :

ကံကံပုဗ္ဗိပုဗ္ဗိမိမဟံကံကံပုဗ္ဗိပုဗ္ဗိမိမဟံ

1. Antuk Panyaksi krama Desa.

ဤပုဗ္ဗိပုဗ္ဗိမိမဟံပုဗ္ဗိပုဗ္ဗိမိမဟံပုဗ္ဗိပုဗ္ဗိမိမဟံ

2. Pamekas panyaksi Prajuru Desa saha ngilikitayang .

ကံကံပုဗ္ဗိပုဗ္ဗိမိမဟံကံကံပုဗ္ဗိပုဗ္ဗိမိမဟံ

(6) Yening wenten saking Dura Desa ngelaksanayang Alaki Rabi utawi

ကံကံပုဗ္ဗိပုဗ္ဗိမိမဟံကံကံပုဗ္ဗိပုဗ္ဗိမိမဟံ

Ngerorod, raris masayuban ring I Krama Desa druwene

ကံကံပုဗ္ဗိပုဗ္ဗိမိမဟံကံကံပုဗ္ဗိပုဗ္ဗိမိမဟံ

Kapatutang Krama Desa inucap masadok ring Prajuru Desa,

မဟေ့ကောဟိ ပြောကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

Selanturnya I Prajuru makelingang panglaksana inucap. Yening

ဝေဟိကောဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

Mamurug Krama inucap kakeninin Pamidanda Manut Pararem

ဟိ ဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

- (7) Yening wenten silih sinunggil Krama mamlegandang anak istri,
ပဟေ့ကောဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ
Patut kepalasang, saha Sang mamlegandang inucap patut kadanda
ဟိ ဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

Manut pararem.

ဟိ ဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

- (8) Yening wenten sang lumaksana Mamitra Ngalang ring sajroning
ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ
Desa Pakraman makakalih kapatutang mangda Merabian
ဟိ ဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

Yan mamurug wenang kadanda Manut Pararem.

ဟိ ဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

- (9) Yening wenten anak istri ring Desa Pakraman Druwene
ဟိ ဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ
Melaksana Brunaha/ Ngaruntuhang Bobotan/Mespes
ဟိ ဟိ ကောဟိ ဝါ ပညာကောဟိ ကောဟိ ဟိ

Belingan /Ngicalang Bobotan patut keni Pamidanda Manut

ဟာပူဗျါ။

Pararem.

ဟဉ္ဇာရိ၁၅၁

Palet 2

ဟိန္ဒိန္ဒြပ်ဟာရိ

Indik Nyapian

ဟာမာ၁၅၁၅၁

Pawos 42

ကၠ။ ဟိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။

(1) Pawiwahan prasida kawusanang malarapan palas marabian

ဟဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။

utawi silih sinunggil seda.

ကၠ။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။

(2) Wusan mapikuren riantukan silih sinunggil lina mapiteges Balu,

မာဒါကၠာပူဗျါ။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။

makadi Balu Lanang lan Istri.

ကၠ။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။ ပိဉ္ဇာရိ၁၅၁။

(3) Palas marabian inggih punika sangkaning mawiwit wicara.

ပုဂံဗိမ္ဗာန်

Pawos 43

ကံၤအံၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

(1) Tata cara palas marabian sakadi ring sor :

မံၤကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

ha. Nawur prabeya pasaksi sinalih tunggil sami matenga;

ကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

na. Pagunakayan polih pahan pada.

မံၤကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah

မံၤကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

warisan kakuasa antuk purusa.

ကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

ra. Ngawuruhin miwah ngupajiw an pratisentana manut swadharma

ကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

Guru Rupaka.

ကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

(2) Prade riwekas sang palas kacihnan adung malih, patut :

မံၤကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

ha. Ngamargiang pawiwahan malih;

ကံၤပုၤဝဲၤစးၤပုၤဝဲၤစးၤအံၤဝဲၤစးၤ

na. Kadanda nikel saking palase.

ក្តី ៥៥ សុខច្រាតិបាលៗសមិលត្រូវគ្រិសាហូរចំបងលិល្យប្រា

(3) Sajeroning palase melantaran wicara utawi pada lila, prade
ហិស្រិកាត្រាខាត្រាព្រាហិស្រិកាសិលាតិកាបទ្រាត្រាបទ្រា

Istrin Mobot/ Mandeg, Sang Lanang kapatutang ngupa jiwa

ត្រាត្រាស្និហិស្រិក្តីស្និហិស្រិក្តីស្និហិស្រិក្តីស្និហិស្រិក្តីស្និហិស្រិក្តី

Jantos Sang Istri Ngembasang Putra, ngantos anake alit mabelas.

ហុបាសិ ១៣១

Pawos 44

ក្តី ៥៦ សិក្ខាប្បន្តនិកាយិហាវាសិ៖

(1) Sang balu kabinayang dados :

ហិស្រិកាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិ

ha. Balu luh wit sentana (sentana rajeg) miwah balu luh boya sentana;

ក្តី ៥៦ សិក្ខាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិ

na. Balu muani kapurusa (wit sentana) kapurusa miwah balu

សិក្ខាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិ

muani nyeburin (boya sentana nyeburin).

ក្តី ៥៧ ស្និហិស្រិក្តីស្និហិស្រិក្តីស្និហិស្រិក្តីស្និហិស្រិក្តីស្និហិស្រិក្តី

(2) Swadharmaning balu inucap patut :

ហិស្រិកាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិសិក្ខាប្បន្តនិកាយិហាវាសិ

ha. Ngamanggehang patibrata, tan kengin ngamargiang paradara/

ဗြဟ္မိဗြဟ္မ

drati krama.

က။ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

na. Nguwasayang waris gunakaya, tan dados ngadol, ngadeang,
ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

makidihang lan siosan punika, sajawaning kabebasanng sakeng
ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

pianak utawi kulawarga pinih tampek saking parabine prade

ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

okane kantun alit-alit.

ခ။ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

ca. Kengin ngidih sentana prade wenten pidabdab sadurung

ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

sinalih tunggil lina, saha kabebasanng antuk kulawarga

ဗြဟ္မဗိသုဒ္ဓိ။

sinanggeh purusa.

ဂ။ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

ra. Kawenangang mawiwaha malih.

ဋ။ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

(3) Balu kaucap tan pageh sakadi ring sor :

ဟ။ ဗြဟ္မဗိသုဒ္ဓိ၊ ဗြဟ္မဗိသုဒ္ဓိ။

ha. Drati krama utawi paradara.

- ၈။ ဝါးစိမ်းပင်ပေါ်တွင် အပွင့်များ ပေါက်လာစေရန်အတွက် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည်။
- na. Matilar saking pakubon tan pasadok jantos 6 (nem) sasih;
 ၈။ ဂူထဲသို့ အပွင့်များ ပေါက်လာစေရန်အတွက် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည်။
 - ca. Lempas ring swadarma sios-siosan tan prasida ngeschin
 ဂူထဲတွင် အပွင့်များ ပေါက်လာစေရန်အတွက် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည်။
 salah maprawerti arep ring pituduh kulawarga purusa, Prade
 ဝါးစိမ်းပင်ပေါ်တွင် အပွင့်များ ပေါက်လာစေရန်အတွက် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည်။
 mamurug patut kaicen pamatut.

ပုဂံ ၁၅၅
 Palet 3
 ဟိန္ဒူ ဝါးစိမ်းပင်
 Indik Sentana
 ပုဂံ ၁၅၅
 Pawos 45

၈။ ဝါးစိမ်းပင်ပေါ်တွင် အပွင့်များ ပေါက်လာစေရန်အတွက် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည်။

- (1) Sentana wenten kalih pawos sane kaucap pratisentana miwah
 ဝါးစိမ်းပင်ပေါ်တွင် အပွင့်များ ပေါက်လာစေရန်အတွက် အောက်ဖော်ပြပါ အချက်များကို လိုက်နာရမည်။
 sentana paperasan.

- (2) Prati sentana inggih punika sentana sane metu saking pawiwahan

ကတေတေ။

kapatut.

၉။ ပုဂံသပဝိပဟန္တုဗိဗ္ဗေသန္တကတေတေသန္တက

(3) Prade pawiwahan tan ngwetuang sentana kengin ngidih sentana

ဟန္တုဗိဗ္ဗေသန္တကတေတေသန္တကတေတေသန္တကတေတေ။

antuk upasaksi sakala niskala sane kawastanin sentana paperasan.

၁၀။ ပုဂံသပဝိပဟန္တုဗိဗ္ဗေသန္တကတေတေသန္တက

(4) Prade pawiwahan tan kapatut ngwetuang sentana, mangda tan

ကန္တုဗိဗ္ဗေသန္တကတေတေသန္တကတေတေသန္တကတေတေ။

kantun kawastanin babinjat utawi astra patut kamanggala antuk

ပကာကန္တုဗိဗ္ဗေသန္တက။

panyanggaskara.

၁၁။ သန္တကတေတေသန္တကတေတေသန္တကတေတေသန္တက

(5) Sentana rajeg inggih punika, prati sentana wadon (pradana)

သန္တကတေတေသန္တကတေတေသန္တကတေတေသန္တက

sane kamanggehang lanang (Purusa) tur sampun ngalaksanayang

ပဝိပဟန္တုဗိဗ္ဗေသန္တက။

pawiwahan, nyeburin.

၁၂။ သန္တကတေတေသန္တကတေတေသန္တကတေတေသန္တက

(6) Sang sane kaarsayang sentana rajeg inucap inggih punika:

ဟ။ ပုဂံသပဝိပဟန္တုဗိဗ္ဗေသန္တကတေတေသန္တကတေတေသန္တက

ha. Prati sentana wadon tunggal utawi silih sinunggil pratisentana

မာဂုဏာကျရိပကမပိပုဗိသိန္ဒကမာဂုဏာကျ။

wadon yaning makasami pratisentana wadon.

က။ သာဗညုန္တပဏ္ဍိတိမာဂုဏာသပုဗိသိန္ဒကမာဂုဏာ။

na. Sampun kamanggehang dados pratisentana (purusa);

သ။ ကာမဝိပဟန္တိသိန္ဒကမာဂုဏာသပုဗိသိန္ဒကမာဂုဏာ။

ca. Kapawiwahan kaceburin, kautsahayang antuk jadm

သမာဓာယာယဉ္ဇကမာဂုဏာသပုဗိသိန္ဒကမာဂုဏာ။

sane maagama ngelaksanayang pamarisuda raga

ဟုဗာဗိသုဗိသိန္ဒကမာဂုဏာ။

utawi Sudhi-Wadani.

ဂ။ သမာဓာယာယဉ္ဇကမာဂုဏာသပုဗိသိန္ဒကမာဂုဏာ။

ra. Sane manggehang sentana rajeg patut mapasadok ring

ဟိပုဗျာဂုဏာသပုဗိသိန္ဒကမာဂုဏာသပုဗိသိန္ဒကမာဂုဏာ။

I Prajuru Desa tur Kelian Desa patut nyiarang utawi

ဂုဏာသပုဗိသိန္ဒကမာဂုဏာ။

Ngenterang Ring Paruman Desa.

မာဂုဏာသပုဗိသိန္ဒကမာဂုဏာ။

Pawos 46

က။ ကာမဝိပဟန္တိသိန္ဒကမာဂုဏာသပုဗိသိန္ဒကမာဂုဏာ။

(1) Ngangkat sentana manut dudonan patut makacihna arta

ဗြဟ္မာ ပရိကမာရောဂါကလမာရောဂါပရိမ္မာပ။

brana pamerasan sanc kasaksiang sakala niskala.

ဗြဟ္မာပရိကမာရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

(2) Sapa sira ugi krama pacang ngidih sentana patut masadok
ဂါရီပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

ring Kelian Desa sanistane Asasih sadurung pamerasan.

ဗြဟ္မာပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

(3) Kelian Desa nguningayang/ nyiarang ring sawidangan desa,
ခါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။
sang sapa sira ugi rumasa tan lila mangda masengker Kalih Wuku

မာရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

sadurung pamerasan masadok ring Kelian Desa.

ဗြဟ္မာပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

(4) Prajuru Desa digelis maosin saha ngicenin pamutus

ခါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

nepek ring Catur Dresta miwah Pararem.

ဗြဟ္မာပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

(5) Prade sulur paperasan tan manut kecaping ajeng, Prajuru Desa

ခါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

wenang ngandeg sang pacang makarya, saha ngicenin pamutus

ဗြဟ္မာပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပရောဂါပရိမ္မာပ။

mangda kapuputang riin bebaosan sulur utawi wicaranya.

ហ្វាវោស៊ីវល័យ

Pawos 47

កាវ៉ា ប័យវាសាស្ត្រាភាសា បាវ៉ាត្រិកាភាសាសិស្សភាសាសិស្ស៖

(1) Pamerasan sane kapatut ring Desa risampun makacihna :

ហាវ៉ា វិដិវិដាណា ប័យវាសាស៊ីវ

ha. Widhi widana pamerasan

កាវ៉ា ភាសាសិស្សភាសាសិស្សភាសាសិស្សភាសាសិស្ស

na. Kasaksinin antuk Prajuru Desa sane makelingang

ហ្វាវ៉ា វិដិវិដាណា ប័យវាសាស៊ីវ

Utawi ngilikitayang.

សាវ៉ា ភាសាសិស្សភាសាសិស្សភាសាសិស្ស

ca. Kasiarang ring wewidangan desane.

ហាវ៉ា ភាសាសិស្សភាសាសិស្សភាសាសិស្ស

ra. Nunas Ilikita ring Sang Rumawos (Pengadilan Negeri)

កាវ៉ា ភាសាសិស្សភាសាសិស្សភាសាសិស្ស

(2) Sane kapatut peras anggen sentana kadi ring sor :

ហាវ៉ា ភាសាសិស្សភាសាសិស្ស

ha. Jadma magama Hindu

កាវ៉ា ភាសាសិស្សភាសាសិស្សភាសាសិស្ស

na. Kulawarga saking purusa, prade tan wenten kengin saking

ហាវ៉ា ភាសាសិស្សភាសាសិស្ស

wadon, yening taler tan wenten wawu sakama- kama .

၁။ ကာဠာမာယာယံ သာဓိဝရိ သာဓိဝရိ ပုဂ္ဂမံ။

ra. Kautamayang saking waris Pancer Purusa.

၂။ သိကလိဂုဗျဏ္ဍိဗိဗိဗျာလိကရူပဝဲကဗျဏ္ဍုလသိကဏ္ဍိဒု

ka. Sinalih tunggil mawiwit saking kulawarga tunggal sinanggech

ဟူဗေဗိဗျဏ္ဍိဒု ပဟိကဗျဏ္ဍုဟူဗေဗိဗျဏ္ဍုကဏ္ဍိ

utawi mrajan, paibon lan dadia utawi ngambil anak

သိကဗျဏ္ဍုလသိကဏ္ဍိဒု ပဟိကဗျဏ္ဍုဟူဗေဗိဗျဏ္ဍုကဏ္ဍိ

Sios Sakewanten sane magama Hindu.

၃။ ကာဠာမာယာယံ သာဓိဝရိ သာဓိဝရိ ပုဂ္ဂမံ။

(3) Kengin ngangkat sentana langkung ring adiri, Lanang wiadin Wadon.

ဟူဗေဗိဗျဏ္ဍိဒု

Palet 4

ဟိန္ဒူဗျဏ္ဍိဒု

Indik Warisan

ဟူဗေဗိဗျဏ္ဍိဒု

Pawos 48

၁။ သိကလိဂုဗျဏ္ဍိဗိဗိဗျာလိကရူပဝဲကဗျဏ္ဍုလသိကဏ္ဍိဒု

(1) Warisan inggih punika tetamian Arta Brana saha ayah-ayahan ngupadi

ကာဠာမာယာယံ သာဓိဝရိ သာဓိဝရိ ပုဂ္ဂမံ။

Kasukertan Sekala Niskala saking kaluhurania arep ring turunania.

ញ្ញ្ានាសិវាភ្នំបរិសាភិប្រិក្សា៖

(2) Kang sinanggeh warisan luire :

ហ្ាង្សាបង្កើតរុក្ខាដំបូងហ្ាង្សាបង្កើតរុក្ខាបង្កើតរុក្ខា

ha. Due tengah makadi tegal ayahan desa, Kahyangan,

បូរាណសិវាភ្នំបរិសាភិប្រិក្សា

Pusaka, Siwa Karana, lan sane siosan.

គាង្សាបង្កើតរុក្ខាបង្កើតរុក្ខាបង្កើតរុក្ខាបង្កើតរុក្ខា

na. Pagunakayan, Tatadan/Jiwa Dana, Hutang piutang.

ញ្ញ្ានាសិវាភ្នំបរិសាភិប្រិក្សា៖

(3) Wawu kengin kabaos warisan prade wenten :

ហ្ាង្សាបង្កើតរុក្ខាបង្កើតរុក្ខា

ha. Sang mapiturun (pawaris)

គាង្សាបង្កើតរុក្ខាបង្កើតរុក្ខា

na. Katurunan (ahli waris)

នាង្សាបង្កើតរុក្ខាបង្កើតរុក្ខាបង្កើតរុក្ខាបង្កើតរុក្ខា

ca. Arta Brana Tategenan (Ayah-ayahan) makacihna Warisan.

ហ្ាង្សាបង្កើតរុក្ខា

ញ្ញ្ានាសិវាភ្នំបរិសាភិប្រិក្សា៖

(1) Ahli waris luire :

ဟ။ ပြုစုစီမံခန့်ခွဲမှုများ။

ha. Prati Sentana Purusa

က။ ပြုစုစီမံခန့်ခွဲမှုပေးသူ၊ စီမံခန့်ခွဲမှုပေးသူ။

na. Prati Sentana Pradana (sentana rajeg)

လ။ စီမံခန့်ခွဲမှုပေးသူ၊ စီမံခန့်ခွဲမှုပေးသူ။

ca. Sentana paperasan lanang/wadon.

ဤပုဂ္ဂိုလ်များသည် အိမ်ထောင်ရေးနှင့် ဆက်သွယ်မှုများကို ဖြစ်ပေါ်စေခြင်း

(2) Prade tan wenten sakadi ring ajeng kang sinanggeh ahli waris :

ဟ။ ဤပုဂ္ဂိုလ်များသည် အိမ်ထောင်ရေးနှင့် ဆက်သွယ်မှုများကို ဖြစ်ပေါ်စေခြင်း

ha. Turunan Purusa pernah ngunggahang makadi : rerama lanang,

ပိတ်ဆို့မှုပေးသူ၊ စီမံခန့်ခွဲမှုပေးသူ။

pekak salanturnia Rerama misan mindon.

က။ ဤပုဂ္ဂိုလ်များသည် အိမ်ထောင်ရေးနှင့် ဆက်သွယ်မှုများကို ဖြစ်ပေါ်စေခြင်း

na. Turunan Purusa pernah kasamping makadi kaponakan

အိမ်ထောင်ရေးနှင့် ဆက်သွယ်မှုပေးသူ။

dimisan miwah mindon.

ဤပုဂ္ဂိုလ်များသည် အိမ်ထောင်ရေးနှင့် ဆက်သွယ်မှုများကို ဖြစ်ပေါ်စေခြင်း

(3) Swadarmaning ahli waris patut :

ဟ။ အိမ်ထောင်ရေးနှင့် ဆက်သွယ်မှုပေးသူ၊ စီမံခန့်ခွဲမှုပေးသူ။

ha. Nerima saha ngutsahayang tetamian pahan kaluhurania,

အိမ်ထောင်ရေးနှင့် ဆက်သွယ်မှုပေးသူ၊ စီမံခန့်ခွဲမှုပေးသူ။

makadi ngempon Sanggah, Mrajan, Pura saha pangupakarani

မိဖုရားမယုမာမာကလေးပရိသါ။

miwah ayah-ayahan pawaris.

က။ ကာကလိပပရိသါမာကလေးကွဲကွဲ ပပာက ပပာက ပီဗျ။

na. Ngabenang pewaris saha nglanturang Upakara upacara Pitra.

မ။ ကပုဂ္ဂိုဏ်းဟူ၍ ပပရိသါကလေးကလေး။

ca. Naurin hutang-hutang pawaris manut panglokika.

က။ ယခင်ကပုဂ္ဂိုဏ်းဟူ၍ ပပရိသါကလေးကလေး။

ra. Yening Camput/ Tan wenten sentana sami Warisan

ဗျာဓိကလေး။

Ngeranjing Kedesa.

က။ ဘာကလေးကလေးကလေး ပပာကပီဗျာကလေးကလေးကလေး။

ka. Desa ngelaksanayang Upacara Pengabenan jantos puput

ကပာ ပပာကပီဗျာကလေးကလေးကလေး။

Saupacaran ipun, tur Mrelina Sanggah utawi Merajan.

ပပာကပီဗျာ ၁၀၁

Pawos 50

ဗျာဓိပပရိသါပပရိသါကလေးပပရိသါ။

Mungging waris ke waris ring Desa Pakraman :

က။ ယခင်ကပုဂ္ဂိုဏ်းဟူ၍ ပပရိသါကလေးကလေး။

(1) Risampun kalaksanayang pitra yadnya lan hutang-hutang pawaris

ကျွန်တို့ကဲ့သို့ ဗဟိုဗဟို သနားဆာ သနားပါ။

buntas katawur, wawu warisan dadod kapah.

ဤမူဝါဒသည် ဗဟိုဗဟို သနားဆာ သနားပါ။

- (2) Para ahli waris sami polih pahan sangkaning pagunakaya,
 - မလေ့လာရဘဲ ဗဟိုဗဟို သနားဆာ သနားပါ။
 - sajawaning karang/tegal ayahan desa kaemong antuk ahli waris kang
 - မိန့်တို့ကျွန်ုပ်တို့ပါ။

sinanggeh krama ngarep.

ဤ မိန့်တို့ကျွန်ုပ်တို့ပါ။ မိန့်တို့ကျွန်ုပ်တို့ပါ။

- (3) Sinalih tunggil ahli waris kengin tan polih pahan prade :

ဟူ၍ နိမ့်နိမ့် ဗဟိုဗဟို သနားဆာ သနားပါ။

ha. Nilar kawitan lan Sesananing Agama

ဆူ၍ နိမ့်နိမ့် ဗဟိုဗဟို သနားဆာ သနားပါ။

na. Alpaka Guru Rupaka, sesampun wenten Bhisama/ Surat

ဟူ၍ နိမ့်နိမ့် ဗဟိုဗဟို သနားဆာ သနားပါ။

Wasiat saking Sang sinanggeh Patut.

ဆူ၍ နိမ့်နိမ့် ဗဟိုဗဟို သနားဆာ သနားပါ။

ca. Sentana rajeg kesah mawiwaha utawi pratisentana nyeburin

ဟူ၍ နိမ့်နိမ့် ဗဟိုဗဟို သနားဆာ သနားပါ။

soang-soang kabaos Ninggal Kadaton.

ဆူ၍ နိမ့်နိမ့် ဗဟိုဗဟို သနားဆာ သနားပါ။

- (4) Boya ahli waris, kengin muponin hasil anut dudonan, luire :

၁။ နိဗ္ဗာန်တရားဦးစီးရာရောက်သောအခါ၌မိမိတို့
ha. Sentana Wadon selami dereng kesah mawiwaha.

၁။ နိဗ္ဗာန်တရားဦးစီးရာရောက်သောအခါ၌မိမိတို့
na. Balu Wadon wiadin Lanang nyeburin (soang-soang
ဘဝကပေးခဲ့ပြန်ပါ။

boya Sentana.

၁။ နိဗ္ဗာန်တရားဦးစီးရာရောက်သောအခါ၌မိမိတို့

(5) Pewaris kengin mapeweweh rikala maurip pinaka Jiwa

ဘဝကပေးခဲ့ပြန်ပါ။

Dana, tatadan/bekel, makacihna paweweh tetep ring okane

မကုသဘဲ။

Sane kesah mawiwaha.

ဟောပြောချက်

Pawos 51

၁။ နိဗ္ဗာန်တရားဦးစီးရာရောက်သောအခါ၌မိမိတို့

(1) Prade sajroning pakulawargan wenten ahli waris langkungan ring

ဒါနအဖွဲ့ဝင်များ၏

ring adiri patut :

၁။ နိဗ္ဗာန်တရားဦးစီးရာရောက်သောအခါ၌မိမိတို့

ha. Kawentenang paigum indik pedum waris inucap.

គា ៖ យាត្រាគ្រប់សិទ្ធិនាម្បែកដំបូងទៅក្រុមគ្រប់ទ្រង់ទ្រាយ ៖

na. Yan tan prasida katunasang tatimbangan ring Kerta Desa

សា ៖ ប្រាណាម្បែកគ្រប់ទ្រង់ទ្រាយគ្រប់ទ្រង់ទ្រាយគ្រប់ទ្រង់ទ្រាយ ៖

ca. Prade taler wenten cumpu ring panepas Kerta Desa, kengin

នាម្បែកដំបូងទៅក្រុមគ្រប់ទ្រង់ទ្រាយ ៖

katunasang ring Sang Rumaos (Pengadilan Negeri).

ឃា ៖ ប្រាណាម្បែកគ្រប់ទ្រង់ទ្រាយគ្រប់ទ្រង់ទ្រាយគ្រប់ទ្រង់ទ្រាយ ៖

(2) Prade karang inucap kaputungan, patut Prajuru Desa nibakang ring:

ហា ៖ ដំបូងទៅក្រុមគ្រប់ទ្រង់ទ្រាយ ៖

ha. Sang sinanggch ahli waris.

គា ៖ ដំបូងទៅក្រុមគ្រប់ទ្រង់ទ្រាយ ៖

na. Sang kengin anggen sentana .

ឃា ៖ ប្រាណាម្បែកគ្រប់ទ្រង់ទ្រាយគ្រប់ទ្រង់ទ្រាយគ្រប់ទ្រង់ទ្រាយ ៖

(3) Prade jantos karang desa kepah utawi kasepih, patut soang-soang

នាម្បែកដំបូងទៅក្រុមគ្រប់ទ្រង់ទ្រាយ ៖

nedunin makrama Desa Ngarep.

၁၅

မုဒ္ဒရာ

SASTHAS SARGAH

မုဒ္ဒရာတေတေပက္ခယမာဓါ

SUKERTHA TATA PALEMAHAN

ပက္ခယမာဓါ

Palet 1

၁၄၁

Bhaya

မုဒ္ဒရာပါရမ္ဘာ

Pawos 52

၁၅။ ဟိန္ဒူနိစ္ဆယဗျိက္ခဝေဝိပရယာယေဝရယာယာပက္ခယမာဓါ

- (1) Parindik Baya luire : Jiwa Bhaya, Artha Bhaya (kepandungan),
ဗိပရုက္ခယာမာဓါဝေဝရယာ

Miwah dura cara ring agama.

၁၆။ မိမိဗျိက္ခယမာဓါပက္ခယမာဓါပက္ခယမာဓါပက္ခယမာဓါ

- (2) Sang manggihin kahanan Panca Bhaya, patut nepak kulkul bulus
ဗိပရုက္ခယာ

mapitulung.

၁၇။ ပုဂ္ဂလိကဗျိက္ခယမာဓါပက္ခယမာဓါပက္ခယမာဓါပက္ခယမာဓါ

- (3) Prade ring desa kahanan Jiwa Bhaya, patut desane ngaturang

မုဒ္ဒရာတေတေပက္ခယမာဓါပက္ခယမာဓါ

Bhuta Yadnya manut Dresta tur sang mayanin katur ring

သီတဝေဒါ

Sang Ngawawenang

၁။ ပုဂ္ဂိုလ်တို့၏ စိတ်နှလုံးကို ဖြည့်စွက်ပေးရန်အတွက် ဝိညာဉ်တော်ကို ဝတ်ကြားရန်အတွက် သီတဝေဒါ

(4) Prade wenten jatma mamisuh utawi nguman-uman jatma sios,
နာဂါနိနိနိနိ ဝိညာဉ်တော်ကို ဝတ်ကြားရန်အတွက် သီတဝေဒါ

kakenenin pamidanda beya pacamil manut Pararem.

၂။ ဝိညာဉ်တော်ကို ဝတ်ကြားရန်အတွက် ဝိညာဉ်တော်ကို ဝတ်ကြားရန်အတွက် သီတဝေဒါ

(5) Ring soang-soang Paumahan mangda wenten Kulkul, kagebug masuara
ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဝတ်ကြားရန်အတွက် သီတဝေဒါ

Bulus yening keni Kapanca Bhaya.

ဟုဗာသီတဝေဒါ

Pawos 53

၃။ သီတဝေဒါကို ဝတ်ကြားရန်အတွက် သီတဝေဒါ

(1) Sang manggihin kahanan Artha Bhaya (kemalingan)

ဟုဗာသီတဝေဒါကို ဝတ်ကြားရန်အတွက် သီတဝေဒါ

patut ngulkul mapitulung utawi sang kamalingan atur supekse ring

ပုဂ္ဂိုလ်တို့၏ စိတ်နှလုံးကို ဖြည့်စွက်ပေးရန်အတွက် ဝိညာဉ်တော်ကို ဝတ်ကြားရန်အတွက် သီတဝေဒါ

Prajuru desa sane pacang nandain saha mawuwuh panyangaskara

ပုဂ္ဂိုလ်တို့၏ စိတ်နှလုံးကို ဖြည့်စွက်ပေးရန်အတွက် ဝိညာဉ်တော်ကို ဝတ်ကြားရန်အတွက် သီတဝေဒါ

prade wenten jatma ngamaling barang sinanggeh suci.

Pratingkah mapailon ring Dusta kabawos saruron, prade

(2) Pratingkah mapailon ring Dusta kabawos saruron, prade

wenten jatma manggihin maling tan nyadokang ring Prajuru jantos

rengas saka sios nyaduang, patut kadanda kadi dandaning maling

saka sios nyaduang, patut kadanda kadi dandaning maling

saka sios nyaduang, patut kadanda kadi dandaning maling

saka sios nyaduang, patut kadanda kadi dandaning maling

saka sios nyaduang, patut kadanda kadi dandaning maling

saka sios nyaduang, patut kadanda kadi dandaning maling

asapunika wenang kasukserah ring Sang ngawawenang.

Yening Dusta punika jantos pinh Kalih ngelaksanayang paridabdab

(3) Yening Dusta punika jantos pinh Kalih ngelaksanayang paridabdab

Utawi maprawerti sekadi inucap ring ajeng wenang kanorayang

Utawi maprawerti sekadi inucap ring ajeng wenang kanorayang

Utawi maprawerti sekadi inucap ring ajeng wenang kanorayang

Utawi maprawerti sekadi inucap ring ajeng wenang kanorayang

Utawi maprawerti sekadi inucap ring ajeng wenang kanorayang

Kasukserah ring Sang Ngawawenang.

Prade wenten jatma ngrereh reramon daun kelapa, ron,

(4) Prade wenten jatma ngrereh reramon daun kelapa, ron,

tan pasadok ring sang nruwenang,prade kacunduk (ketara)

tan pasadok ring sang nruwenang,prade kacunduk (ketara)

မာၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

patut kadanda kadi dandaning maling.

၁၂၂၇ မာၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤတူၤနီၤ

(5) Yening wenten jatma ngranjing pakubon wiadin pakarangan
ကိၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

Rikala suwung mawastu sang madruwe karang kaicalan, wenang
ကဝါၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤတူၤနီၤ

jatma inucap katuwekang antuk madewa saksi ring Pura Desa.

၁၂၂၈ မာၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

(6) Mangda tan katuwekang manut ring ajeng, asing-asing ngaranjingin
ကဝါၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

kubon jatma sios patut :

မာၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

ha. Matengeran suara (makaukan)

မာၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

na. Nyantos sang nruwenang karang rawuh utawi masadok

ကိၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

ring pangapit pinih tampek, maka buatan pangranjinge.

မာၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

ca. Pamedal karangnia kasawenin, makacihna pangarah rikala suwung

မာၤတူၤနီၤကဝါၤတူၤနီၤခါၤတူၤနီၤတူၤနီၤ

(7) Prade Wenten Baya mawiwit saking HIV/AIDS, Flu Burung,

ကဲင်ကဲရတယုနုတယုကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ
 Rabies Lan sapanunggilanya patut katetesan oleh Krama Desa
 တဲတဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ
 Saha gelis Kauningang majeng ring I Guru Wisesa.

ပတဲကဲကဲကဲ

Palet 2

ကဲကဲကဲကဲကဲကဲကဲကဲ

Karang, Tegal Lan Carik

ပကဲကဲကဲကဲ

Pawos 54

ကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ

(1) Krama Desa pangemong karang Desa patut ngawatesin karang

ကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ

inucap antuk pagehan/ Turus utawi Tembok mangda pakantenannya

ကဲကဲကဲ

Asri.

ကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ

(2) Wates sisi kaler miwah kengin patut kakaryanin antuk

ကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲကဲ

sang ngamong karang ayahan inucap sane mawasta gagaleng kaluan,

မၢၤတၢ်ခါၣ်တၢ်ကၢၤပၤတၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်
 sajawaning tanah pecatu, tegal, carik utawitanah padruwean ngraga
 မၢၤတၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်
 sane kapiara watese sisi kelod miwah kauh, reh punika
 မၢၤတၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်

mawasta gegaleng katchen

တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်
 တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်

(3) Prade karasayang pagehan / tusur inucap ngalikadin, yan pada

တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်
 arsa payandinge kengin watese ngange pinget Pal kewanten
 တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်

Kasaksinin antuk prajuru.

တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်

(4) Kautsahayang Mangda tan wenten Karang kabebeng.

တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်

(5) Yeh Limbah lan Yeh Cacapan nenten dados ngalintangin Pekarangan

တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်တၢ်တၢ်ခါၣ်

Krama lian sajabaning wenten paiguman saking krama inucap.

မဟာပေါ်ရူ

Pawos 55

ကဏ္ဍ နိရုဏ်ပျဉ်းအောက်အောက်အောက်

(1) Sinalih tunggil Krama Desa tan kalugra :

မဟာပုဏ္ဏားအောက်အောက်အောက်အောက်အောက်

ha. Ngalah-alah margi, Tegal ayahan desa, Karang desa.

ကဏ္ဍပုဏ္ဏားအောက်အောက်အောက်အောက်အောက်

na. Ngalah-alah Tanah Kahyangan, lan Setra, sakancan

အောက်အောက်အောက်အောက်

tegak sinanggeh suci.

ပုဏ္ဏားအောက်အောက်အောက်အောက်အောက်အောက်အောက်

(2) Prade wenten sakadi ring ajeng, sang nglahlah punika patut

ကဏ္ဍပုဏ္ဏားအောက်အောက်အောက်အောက်အောက်အောက်

ngwaliang tanah inucap saha keni pamdanda sapatutnya kadulurin

ပုဏ္ဏားအောက်အောက်အောက်အောက်အောက်အောက်

upakara ring genah suci sane kalahlah.

မဟာပေါ်ရူ

Palet 3

မဟာပေါ်ရူ

Papayonan

ပုဂံဝါဒ

Pawos 56

၈၅၅ ဝါဒိဗျန္တု ပပုဂံဝါဒန္တု ဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

- (1) Ngawit nandur papayonan tanem tuwuh, patut adepa agung ngajeroang
 သက်ဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

saking wates, prade jantos ngaliwat wates wenang kasepat

ဝါဒိဗျန္တု

gantungin.

၉၅၅ ပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

- (2) Prade wenten papayonan ngungkulin, samaliha mawastu

ဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

mayanin kapisaga, patut kawara antuk paiguman ping ajeng prasida

ဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

sang nruwenng wit ngrabah utawi notor

၁၀၅၅ ပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

- (3) Prade sampun kawara taler tan wenten usaha sang nruwenang wit

ဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

sang rumasa katetchan, kajerihan wenang masadok ring prajuru,

ဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

tur ri sampun kaparitas kalugra ngicalang wit inucap.

၁၁၅၅ ဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု ပပုဂံဝါဒိဗျန္တု

- (4) Sang keni pamidañda panyangaskara saha prabeya manut pararem

ហ្មប្រិបបញ្ចក្សនិរោធារាងហ្មភិក្សិក្សា

arcp ring wewangunan sang karubuhan luire :

ហ្មស្រីក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រាប្រា

ha. Sang nruwenang wit sinanggeh mayanin, prade pungk

ក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រា

Ngarubuhin wewangunan krama sios.

តាស្រីក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រា

na. Sang notor, munggel utawi ngrebah taru tur ngrubuhin

បិបញ្ចក្សនិរោធារាងហ្មភិក្សិក្សា

wewangunan krama sios.

តាស្រីក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រា

ca. Sejaba olih bencana alam.

ឡាស្រីក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រា

(5) Krama desa patut ngamanggehang kawerdian tanem tuwuh

ស្រីក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រា

Sane ngawinang desane asri tur lestari.

ឡាស្រីក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រា

(6) Krama desa patut nyungkemin saha ngelaksanayang pituduh

ហ្មក្រាបតំបិទ្រង់ត្រីក្រុមយន្តិក្រិប្រាប្រា

I Guru Wisesa Murdaning Jagat Bali nganinin indik Kebersihan lan

បិបញ្ចក្សនិរោធារាងហ្មភិក្សិក្សា

Penghijauan (Bali Clean and Green) mangda Palemahan desane

ပိကော့ၣ်ကော့ၣ်ပုၣ်

pakantenanya asri.

လၢၣ်ကော့ၣ်ပိကော့ၣ်ကော့ၣ်ပုၣ်

(7) Kawentenan Setra/ Tunon ring Desa Pakraman patut Kaupapira

ကော့ၣ်ပိကော့ၣ်ကော့ၣ်ပုၣ်

Lan kapelihara sekadi patut mangda manggeh Pekantenannya Asri

လၢၣ်ကော့ၣ်

Lan Lestari.

ပုၣ်ကော့ၣ်

Palet 4

ပုၣ်ကော့ၣ်

Wawalungan

ပုၣ်ကော့ၣ်

Pawos 57

လၢၣ်ကော့ၣ်ပုၣ်ကော့ၣ်

(1) Sahanan krama desa sane mamiara wawalungan patut sayaga

ကော့ၣ်ပုၣ်ကော့ၣ်

nitening negul, nglogor mangda tan ngrusakin karang utawi

ပုၣ်ကော့ၣ်

pabianan krama sios, bilih bilih jantos ngranjing ngaletchin

ကော့ၣ်ပုၣ်ကော့ၣ်

Kahyangan saha ngawetuang jiwa baya, Prade mamurug wenang

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

Krama inucap keni Pamidanda manut Pararem.

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

(2) Prade wenten wewalungan malumbar utawi ngeleb

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

ngrusakin karang/pabianan krama sios, risampun kawara kengin

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

kataban tur kadanda ngawaliang wit sane karusak saha naur

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

pancbas papiyaraan tetabanan manut pangelokika prajuru desa.

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

(3) Prade jantos ngletehin tegak suci minakadi pamrajan

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

(sanggah kamulan), risampun kaparitatas antuk prajuru wenang

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

Sang kadanda Mrayascita manut Dresta lan Pararem.

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

(4) Krama Desa patut nyayangang Wawalungan miwah Sarwa Prani tan

ꦏꦫꦩꦶꦤꦸꦥꦏꦺꦤꦶꦥꦩꦶꦢꦢꦤꦩꦤꦸꦥꦫꦫꦺꦩ꧀

kapatutang Amati-mati (Himsa Karma).

ဝိခါကောသောယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ
wenang kadanda manut pararem, saha Tembok inucap kengin
ကောသောယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

kagubar Sanistane mangda kakaryanang Abangan.

၉။ မိမိဒုမိဒုဗျာဒိတိယာယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

(3) Silih sinunggil krama sane ngawangun tan dados Ngeed doh

တိတိယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

Beten Saking karang/wewangunan krama seosan jantos ngawinang

ဝိခါကောသောယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

Wewangunan anake seosan punika ninggil sane ngawinang

ဘယပင်္ဃာရ်

Bhaya Pacang rubuh.

၁။ ပုဂ္ဂလိကဗျာဒိတိယာယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

(4) Prade wenten asapunika wenang kakeninin Pamidanda, Paling kidik

ယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

Mangda sanggup nyender sadalem/ mategeh cepungan punika.

၁။ ဗျာဒိတိယာယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

(5) Tan kalugra masang racun utawi Tuba, sajawaning sampun

ယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

Makeling jantos ping Tiga ring Pisaga utawi Banjaran indike

ပင်္ဃာရ် ဗျာဒိတိယာယောဂါပုဗ္ဗိယံ၊ မဟာဗျာဒိတိယာယောဂါ

Pacang masang Tuba punika, manut Pararem, saha Temboke

ហិក្សសប្បក្សក្រុងហ្វូហ្វេសិនិស្រុកមង្គលក្រុងស្រីរាជ
Inucap kagubar utawi sanistane mangda kakaryanang Abangan.

- ៤ គ្រូមហាសិវៈ គ្រូមហាយ្យូណ៍ គ្រូមហាសុភ័ក្ត្រ គ្រូមហាសុភ័ក្ត្រ
- (6) Krama Desa, Krama Tamiu lan Tamiu patut masadok ring Prajuru
ក្រុងរតកាលិស្រុកប្រាសាទស្រីរាជ
Desa ritakala Ngawangun, Ngontrakang umah, ngawentenang
ហិក្សស្រុកស្រីរាជស្រុកស្រីរាជស្រុកស្រីរាជស្រុកស្រីរាជ
Parindikan Numbas lan Ngadol Tanah Palembang Desa Pakraman.

សប្តមស្រីរាជ

SAPTAMAS SARGAH

វិចារប្រាសាទស្រីរាជ

WICARA LAN PAMIDANDA

ប្រាសាទស្រីរាជ

Palet 1

ហិក្សស្រីរាជ

Indik Wicara

ប្រាសាទស្រីរាជ

Pawos 59

គ្រូមហាសុភ័ក្ត្រ គ្រូមហាយ្យូណ៍ គ្រូមហាសុភ័ក្ត្រ គ្រូមហាសុភ័ក្ត្រ

- (1) Sane wenang mawosin makadi mutusang wicara ring desa

ប្រមាណប្រតិបត្តិការប្រកាសសិទ្ធិប្រកាស

pakraman inggih punika Prajuru Desa sinanggeh Kerta Desa.

ហា ភីហិហាប្រតិបត្តិការប្រកាសសិទ្ធិប្រកាស

ha. Kelian Banjar prade Sang mawicara sami -sami

ភីហិហាប្រតិបត្តិការ

ring patunggalan Banjar.

គា ភីហិហាប្រតិបត្តិការប្រកាសសិទ្ធិប្រកាសប្រតិបត្តិការប្រកាស

na. Kelian Desa prade Sang mawicara patunggalan Desa Pakraman.

ឃា ប្រកាសសិទ្ធិប្រកាសប្រតិបត្តិការប្រកាសសិទ្ធិប្រកាស

(2) Dudonan maosin saha muputang wicara Krama desa kadi ring sor :

ហា ភីហិហាប្រតិបត្តិការប្រកាសសិទ្ធិប្រកាសប្រតិបត្តិការប្រកាស

ha. Kaping ajeng kabaosin antuk Kelian Banjar Pakraman.

គា ប្រតិបត្តិការប្រកាសសិទ្ធិប្រកាសប្រតិបត្តិការប្រកាស

na. Tan cumpu ring panepas Kelian Banjar Pakraman katunasang

ភីហិហាប្រតិបត្តិការ

ring Paruman.

សា ប្រតិបត្តិការប្រកាសសិទ្ធិប្រកាសប្រតិបត្តិការប្រកាស

ca. Paruman Banjar tan kanutin kengin nunasang ring Kelian Desa

ប្រតិបត្តិការ

Pakraman.

ហា ភីហិហាប្រតិបត្តិការប្រកាសសិទ្ធិប្រកាសប្រតិបត្តិការប្រកាស

ra. Kelian Desa Pakraman tan prasida muputang katincapang ring

ပဏ္ဍိတိမိခါနီကွဲကွဲဟော့ဒါကော့

Panglingsir sinanggeh Kerta Desa.

ကော့ပုဂ္ဂလိကော့ကွဲပဏ္ဍိတိမိခါနီကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

ka. Prade taler pamatut Kerta Desa tan kacumponin,

ကော့ကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

katunasang ring Paruman Desa sinanggeh Wasananing Pamutus.

ကော့ပဏ္ဍိတိမိခါနီကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

da. Pamutus Paruman Desa tan kacumponin kengin nunasang wicara

ဟိကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

Inucap ring Sang Rumawos/ Pengadilan Negeri.

ကော့ပဏ္ဍိတိမိခါနီကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

(3) Wicara inucap sane katepasin minekadi :

ဟော့ပဏ္ဍိတိမိခါနီကွဲကွဲဟော့ဒါကော့

ha. Mamurug ring daging Awig-awig.

ကော့ကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

na. Nungkasin Sima, Agama lan Dresta.

ကော့ပဏ္ဍိတိမိခါနီကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

ca. Sahananing Parisolah sane mawiwit kacorahan utawi

ကော့ကွဲကွဲဟော့ဒါကော့ကွဲကွဲဟော့ဒါကော့

sane tan Patut manut Dresta.

ບາງສາຍໂຮງ

Palet 2

ບົດສຳນຳປະຊາຊົນ

Indik Pamidanda

ບາງສາຍໂຮງ

Pawos 6

ກາງຊາວບ້ານທີ່ສຳປະຊາຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

(1) Desa wenang niwakang pamidanda ring Krama desa sane sisip.

ກຳລັງສຳນຳປະຊາຊົນຊຸມຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

(2) Paniwak inucap kamargiang oleh Kelian Desa.

ກຳລັງສຳນຳປະຊາຊົນຊຸມຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

(3) Bacakan pamidanda luire :

ບາງສາຍໂຮງສຳນຳປະຊາຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

ha. Ayah panukun kasisipan

ສາງສາຍໂຮງສຳນຳປະຊາຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

na. Danda arta miwah danda papeson saha panikel-panikelnia.

ສາງສາຍໂຮງສຳນຳປະຊາຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

ca. Panyangaskara.

ກາງສາຍໂຮງສຳນຳປະຊາຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

ra. Karampag/ Kalelang.

ສາງສາຍໂຮງສຳນຳປະຊາຊົນກຳລັງຮຽນສາມາດສຳເລັດໄດ້

ka. Kanorayang.

၁။ ပယ်ယောနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

da. Pamidanda Niskala inggih punika Nguningang raga majeng ring

ဗုဒ္ဓါသံဃာ့ပိယောနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

Ida Sanghyang Widhi Yakti tan Wyakti.

၂။ ပယ်ယောနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

(4) Pamidanda sanc katiwakang patut masor singgih manut ring kasisipane.

၃။ ဝိသုဒ္ဓိပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

(5) Jinah utawi Artha Pamidanda ngranjing dados druwen desa.

ဟုဗာသါဠာ

Pawos 62

၄။ နိဗ္ဗာန်ပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

(1) Krama Desa sane langkung ring Asasih (Kawilangin saking rahina

ကရယောနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

Kayogya naur), durung naur Urunan utawi Dedandan patut nikel.

၅။ နိဗ္ဗာန်ပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

(2) Yening sampun langkung ring Asasih sakeng kayogyan panauran

နိဗ္ဗာန်ပဟိက္ခိယုနိန္ဒာပဟိက္ခိယုနိန္ဒာပဟိက္ခိယု

Nikel Sang kapidanda taler tan naur, Kelian Desa patut niwakang

ဟုဗာသါဠာ

Pakeling ring Sang Kapidanda.

၅၅၅ ဟိရိယာဝဠာပဏ္ဍိတမဃာဗျူဟာဗိမာနာဗိမာ

- (3) Yening Limolas Rahina sampun langkung ngawit Pakeling sang
 ကာသောဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ
 Kadanda Durung taler naur sakadi patut, tan wenten pamargi
 မာဗေဒါရောဂါပဏ္ဍိတ

Sajawaning Karampag.

၅၅၅ ဟိရိယာဝဠာပဏ္ဍိတမဃာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ

- (4) Pakeling sekadi inucap ring ajeng karawuhang jantos ping Tiga/
 မဃာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ
 sesampun kawentenang Pakeling raris Krama inucap Wenang
 ဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ
 Madewa Saksi ring Pura Desa kasaksinin olih Krama Desa,
 ပြက္ခဒါန်ဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ
 Prajuru lan Kerta Desa sadurung paniwak Dedandan
 မဃာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ

Sane pinih Ungkur katibakang manut Pararem.

၅၅၅ ပဏ္ဍိတမဃာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ

- (5) Rerampagan nganggen tata cara kadi ring sor :
 ဟိရိယာဝဠာပဏ္ဍိတမဃာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ
 ha. Kelian Desa kasarengin antuk Krama Desa Tigang Diri
 ဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာဗျူဟာဗိမာ

maka saksi.

၉။ သံဃာတို့ပါပေးရမည့်ကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

(2) Samalih yan purun taler ngalangin pamargi kadi ring ajeng tan
၇။ သံဃာတို့ပါပေးရမည့်ကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။
wenten pamargi sajawaning kawaliang pipilnyane nganutin tata
သဘာဝကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

cara sane becik manut dresta lan pararem.

၉။ ပရိယတ္တိတရားကိုပေးရမည့်ကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

(3) Pamidanda inucap ring ajeng keni buntas risampun sang kakeninin :

၉။ အရည်အသွေးကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

ha. Nunas geng pengampura ring krama desa, riantukan nguak

ပရိယတ္တိတရားကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

Pasubaya (pararem) pecak.

၉။ အရည်အသွေးကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

na. Nawur pangargan panguwak pasubaya duk pacang karampag

အရည်အသွေးကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

kadulurin pràyascita.

၉။ သံဃာတို့ပါပေးရမည့်ကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

(4) Kelian Desa patut nguningayang indik Sang Kanorayang ring Krama

၇။ သံဃာတို့ပါပေးရမည့်ကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

Desa sami, kandugi taler nguningayang ring Guru Wisesa mangda

၉။ သံဃာတို့ပါပေးရမည့်ကဏ္ဍကိစ္စကလေးကိစ္စအားကိုးစားရမည်။

Tatas uning, taler tur sareng niwakang Pamidanda sane patut.

၁၁၁၁

အေမာ့ဗေဒ

ASTAMAS SARGAH

ကျွမ်းကျင်မှုပညာရေး

NGUWAH-NGUWUHING AWIG-AWIG

ပတ်ဝန်းကျင်

Pawos 64

၁။ ကျွမ်းကျင်မှုပညာရေးဦးစီးဌာန၊ ပုသိမ်မြို့နယ်၊ ဝမ်းတိုက်မြို့နယ်

(1) Nguwah-nguwuhin Awig-Awig desa puniki kamargiang antuk

ပတ်ဝန်းကျင်

Paruman desa.

၂။ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးဦးစီးဌာန၊ ပုသိမ်မြို့နယ်၊ ဝမ်းတိုက်မြို့နယ်

(2) Paruman inucap mangda kasungkemin antuk atengee langkung

ပတ်ဝန်းကျင်

Krama Desa.

၃။ ပုသိမ်မြို့နယ်၊ ကျွမ်းကျင်မှုပညာရေးဦးစီးဌာန၊ ပုသိမ်မြို့နယ်၊ ဝမ်းတိုက်မြို့နယ်

(3) Pidaging Nguwah-nguwuwuhin Awig-awig malarapan Gilik Saguluk

သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်သန့်

Salunglung Sabayantaka lan Paras paros Sarpana ya.

မာဝာသီ၂၄၅

Pawos 65

၀၀၀၀ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅

- (1) Sakaluring sane wenten sederengnya patut kaanutang ring
မာဝာသီ၂၄၅ မာဝာသီ၂၄၅

sadaging awig-awig puniki.

၀၀၀၀ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅

- (2) Sakaluring sane durung kabaos sajeroning awig-awig puniki
မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅

patut kamargiang manut tata cara sane sampun ketah mamargi

မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅ မာဝာသီ၂၄၅

kadulurin antuk Pararem-Pararem.

ꦏꦩꦱ

ꦏꦧꦺꦱꦸꦫꦒ

NAWAMAS SARGAH

ꦱꦩꦩꦥꦠ

SAMAPTA

ꦧꦸꦧꦸꦱꦶꦲꦠ

Pawos 66

ꦏꦿꦠꦺꦤ꧀ꦥꦸꦤꦶꦏꦶꦏꦮꦠꦤꦶꦤꦏꦮꦶꦁꦲꦮꦶꦁꦢꦺꦱꦏꦩꦫꦒꦫꦒ

(1) Awig-awig puniki kawastanin Awig-awig Desa Pakraman Jagaraga.

ꦏꦿꦠꦺꦤ꧀ꦥꦸꦤꦶꦏꦶꦏꦩꦫꦒꦶꦁꦒꦺꦴꦤꦶꦠꦸꦱꦸꦤꦶꦠꦶꦧꦸꦫꦸꦱꦶꦲꦠ

(2) Awig-awig puniki kamargiang ngawit kasungkemin ring Paruman.

ꦧꦸꦧꦸꦱꦶꦲꦠ

Pawos 67

ꦏꦿꦠꦺꦤ꧀ꦥꦸꦤꦶꦏꦶꦏꦩꦫꦒꦶꦁꦒꦺꦴꦤꦶꦠꦸꦱꦸꦤꦶꦠꦶꦧꦸꦫꦸꦱꦶꦲꦠ

(1) Awig-awig puniki Kaparipurnayang Duk Rahina Saniscara Kliwon

ꦧꦸꦫꦸꦱꦶꦲꦠꦸꦱꦸꦤꦶꦠꦶꦧꦸꦫꦸꦱꦶꦲꦠꦸꦱꦸꦤꦶꦠꦶꦧꦸꦫꦸꦱꦶꦲꦠ

Wuku Krulut Sasih Ketiga Isaka warsa 1937

ꦩꦱꦺꦴꦗꦶꦠꦺꦁꦒꦺꦴꦱꦸꦱꦶꦲꦠꦸꦱꦸꦤꦶꦠꦶꦧꦸꦫꦸꦱꦶꦲꦠ

Masehi Tanggal 29 Agustus 2015 Ring Pura Desa.

ဤအမိန့်တို့ကို ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့ပါသည်။

(2) Awig-awig puniki kalingga tanganin olih Kelian Desa
ပဏ္ဍိတအဖွဲ့ဝင်များက ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့ပါသည်။
Pakraman lan Panyarikan, kasaksinin olih Perbekel Jagaraga
သို့မဟုတ် ပဏ္ဍိတအဖွဲ့ဝင်များက ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့ပါသည်။
Camat Sawan lan Majelis Madia Desa Pakraman Kabupaten
ကျောက်ပျံလှိုင်မြို့နယ်၊ ကျောက်ပျံလှိုင်မြို့နယ်၊ မြောက်ပိုင်း၊ မြောက်ပိုင်း၊ မြောက်ပိုင်း၊ မြောက်ပိုင်း။
Buleleng saha Bupati Buleleng maka Murdha Pamikukuh.

ဤအမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။

(3) Luir Sang Ngalingga Tanganin :

ဟူပူကျောက်ပျံလှိုင်

ha. Prajuru Desa :

ဤအမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။

1. Kelian Desa Pakraman Jagaraga,

ဤအမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။

2. Panyarikan



ကျောက်ပျံလှိုင်မြို့နယ်၊ ကျောက်ပျံလှိုင်မြို့နယ်၊ မြောက်ပိုင်း၊ မြောက်ပိုင်း၊ မြောက်ပိုင်း၊ မြောက်ပိုင်း။

NYOMAN PARTHA,SH

Handwritten signature

ကျောက်ပျံလှိုင်မြို့နယ်၊ ကျောက်ပျံလှိုင်မြို့နယ်၊ မြောက်ပိုင်း၊ မြောက်ပိုင်း၊ မြောက်ပိုင်း၊ မြောက်ပိုင်း။

I GEDE DANAYASA

၀၀၀

၀၀၀ ပါး၀၀၀၀၀၀၀၀၀

na. Pinaka saksi :

ပါး၀၀၀၀၀၀၀၀၀၀၀၀၀

Perbekel Desa Jagaraga,



၀၀၀၀၀၀၀၀၀၀၀၀၀၀၀

MADE SUMENDRA NURJAYA, ST.

၀၀၀၀၀၀၀၀၀၀၀၀၀၀၀

Ketua Majelis Madia Desa Pakraman

၀၀၀၀၀၀၀၀၀၀၀၀၀၀၀

Kabupaten Buleleng



၀၀၀၀၀၀၀၀၀၀၀၀၀၀၀

IDEWA PUTU BUDHARSA

၀၀၀၀၀၀၀၀၀၀၀၀၀၀၀

Camat Sawan,



၀၀၀၀၀၀၀၀၀၀၀၀၀၀၀

Drs. IGUSTI NGURAH SURADNYANA

၀၀၀၀၀၀၀၀၀၀၀၀၀၀၀

NIP. 196801151989031011.

ឧបត្ថម្ភប្រតិបត្តិការ

ca. Maka murdha pamikukuh.

មេត្តាស្នើសុំបញ្ជាក់សេចក្តី៖

Mengetahui dan Telah Dicatatkan :

កាលបរិច្ឆេទ : ១៧ ខែ កញ្ញា ឆ្នាំ ២០១៥

Reg. Nomor : /September / HK/ Tahun 2015.

ចេញនៅ : ១៧ ខែ កញ្ញា ឆ្នាំ ២០១៥

Tanggal : September 2015.

ឧបត្ថម្ភប្រតិបត្តិការ

BUPATI BULELENG

ប្រធានការិយាល័យស្រុក

PUTU AGUS SURADNYANA, ST

